


သခင်စကား The LORD'S Word

မင်းအောင်သက်လွင်စီစဉ်ထုတ်ဝေသည့် ဝိညာဉ်ရေးရာ စာစောင်



သူ့ကို တဖန် ငါ ပြေးယောင်းမည်။
တောလမ်းဖြင့် မြဲဆောင်သော်လည်း
နှစ်သိမ်စေသော စကားကို ပြောမည်
လာရှေ့ ၂:၁၄

အမှတ်စဉ် (၁၃၄) အောက်တိုဘာလ ၂၀၁၂ ခုနှစ် စပွဒါဒ (လစဉ် ပထမ တရုတ်နေ့စနေ့တိုင်း အခမဲ့ ပြန်ချိသည်) ၂၀၁၁ ခုနှစ် ခက်စင်ဘာလတွင် စတင်တည်ထောင်သည်။

ကျနော်၏ရင်တွင်းစကား - ၄ မင်းအောင်သက်လွင်

၁။ ရင်ထဲက ၄ ကြိမ်မြောက် ပြောတဲ့ စကားဟာ သေးသိမ်တဲ့တရား (သို့) မှားမှန်တဲ့ စကားများဖြစ်သွားရင်လဲ ခွင့်လွှတ်ပါ သခင်။
"တောင်းမှာအကွပ် လူမှာ အဝတ်" ဆိုတဲ့ ဆိုရိုးစကားအတိုင်း လူ့ အသိုင်းအဝိုင်းမှာ အကျီ ဆိုတာ မပါမရှိ ကမ္ဘာသိတဲ့ အရာတစ်ခုလို ဆိုကြပေမဲ့။ အာဒံ နဲ့ ဧဝဟာ ဒေင်ထဲမှာ အဝတ်မပါ အကျီ ဗလာနဲ့ တကုာ ကင်းစွာ နေခဲ့ဖူးပါတယ် သခင်။
ဘုရားစကားကို နားထံမှာ အမှားထင်ပြီး စာတန်ရဲ့ စကားကို နားထောင် ဖြေဆိုညှပ်ရတဲ့ သားကောင် ဖြစ်နေချိန်မှာတော့ ကိုယ်ပေါ်မှာ ဝတ်လစ်စလစ်နဲ့ အပြစ် ဖြစ်ခဲ့တဲ့ အာဒံဟာ ရှာကြံပြီး သင်္ဘောသဖန်းရွက်ကို ကိုယ်ပေါ်ဖုံး အကျီ အဖြစ် သုံးခဲ့ဖူးပါတယ် သခင်။



ရင်ထွင်းစကား



၂။ ကျနော်သိသလောက်တော့ ရောင်းတန်းမဝင်တဲ့ အဟောင်းတန်းစင်ပေါ်က အကျီ တံငါသည် ကိုသိန်းကြွယ်ရဲ့ အကျီ၊ တကုာဆွယ်တဲ့ မိန်းမလည်ရဲ့ အကျီ လွမ်းတေးဆိုတဲ့ အပျော်မယ်ရဲ့ အကျီ၊ လမ်းဘေးမှာ ငိုနေတဲ့ အကြော်သည်ရဲ့ အကျီ ဖိမ်ခံ ကားထဲက ကလိမ်ဉာဏ် သမားရဲ့ အကျီ။ လကမ္ဘာပေါ်က အကာသ ယာဉ်မှူးရဲ့ အကျီ ။ ဘဝအနာပေါ်က ပကာသန ယစ်မှူးသူရဲ့ အကျီ။



ယေရှုလာခဲ့သည်



ပြောမကုန်အောင် သတင်းကြီးတဲ့ ရှောလမုန်မင်းကြီးရဲ့ အကျီ လောဘဒေါသ အရုံးပေါ်တဲ့ ဂေါလဂေါသကုန်းတော်ပေါ်က သခင် ဝတ်ခဲ့ဖူးတဲ့ အကျီ။ အကျီ တွေရဲ့ ကောင်းခြင်း မကောင်းခြင်း အကြောင်းအရင်းတွေကို မောင်းသတင်း မခတ်ချင်ပေမဲ့ ။ ကျနော် အပေါင်းအသင်းတွေထဲမှာတော့။ တစ်နေ့ထဲမှာ အကျီ ပေါင်းစုံကို ထည့်လဲ ဝတ်နိုင်သူနဲ့၊ အကျီ တစ်ထည်ကို နေ့စဉ်ရက်ဆက် ဝတ်သူတွေဟာ အဝတ်ထက် ကိုယ်ခန္ဓာမြတ်တယ်ဆိုတဲ့ သခင်ရဲ့ ကျမ်းစကားကို ဗန်းစကား ထင်ပြီး သခင်ကို မျက်ကွယ်ပြုပြီး ပြက်ယယ်ပြု နေတာကိုလဲ ခွင့်လွှတ်ပါ သခင်။

ရောဂါထုရှုလုံးသား



၃။ ကမ္ဘာဦးကျမ်းထဲမှာတော့ ယောသပ်ဟာ သိက္ခာနဲ့ အရက်အတွက် ပေါတီဗာ မယား လက်ထဲက အကျီကိုချွတ်ခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ဖူးပေမဲ့ ယာကုပ်ဟာ ဆန္ဒနဲ့ ရမက် အတွက် အစ်ကိုရင်း ဒေသောရဲ့ အကျီကို ခိုးဝတ်ပြီး ကောင်းကြီး မင်္ဂလာ လိမ်ညာ တောင်းခဲ့ဖူးပါတယ် သခင်။ အဲဒီလို အကျီ ချွတ်သူနဲ့ အကျီဝတ်သူ နှစ်ယောက်ရဲ့ ကမ္ဘာဦးကျမ်းထဲက ပုံစံအတိုင်း မွေသစ်ခေတ် ရောက်တော့ ဗျာဒိတ်ကျမ်း အခန်းကြီး ၃၀၀မှာ အဝတ်အကျီ မညစ်ညူးသေးတဲ့ သာဒိ အသင်းသား တစ်ချို့နဲ့ အဝတ် အချည်းစည်းဖြစ်နေတဲ့ လောဒိက အသင်းသားတွေ အကြောင်း တစေ့တစောင်း လေ့လာမိချိန်မှာတော့ ကျနော် ကိုယ်တိုင်လဲ ဘုရားသခင်ကို အာခံသူ၊ အမှားဘုရင် စာတန်လူရဲ့ ဒုစရိုက် အကျီကို ရူးရူးမိုက်မိုက် ဝတ်ဆင်ခဲ့ပြီပြီပေါ့ သခင်။



၄။ တကယ်တော့လူတွေဟာ အဆင်းသဏ္ဍာန်ရဲ့အတွင်းအမှန်ကို မြွင်းချွန်ထားဖို့အတွက် - အပေါ်ယံ မက်လုံးတရားတွေနဲ့ မလျော်ကန်တာကို ပျက်သုဉ်းသွားစေဖို့ လိမ်လည်ကာ ဝှက်ဖုံးဖို့ ကြိုးစားရင်း အကျီ ဆိုတဲ့ အရေခွံ ပါးပါး တစ်ထည်ကို ခန္ဓာကိုယ်ပေါ် အကာအကွယ်ပြုပြီး သဏ္ဍာန် အတုနဲ့ ဟန်ဆောင်မှု ပြုနေကြတာပါသခင်။

၅။ ဒီလိုဆိုရင် ငိုနေတဲ့ ကမ္ဘာကြီးအတွက် ကိုယ်ခန္ဓာ ဗလာချည်းသက်သက်နဲ့ လိုတဲ့ နေရာမှာ သာသနာခရီးဆက်ဖို့အတွက် ကြိုးစားနေသူတွေရဲ့ မဖွယ်မရာတွေကို ကွယ်ကာနိုင်ဖို့ သခင်ရဲ့ အသွေးတော်နဲ့ ဆေးလျော်ထားတဲ့ အကျီတစ်ထည်လောက် ချုပ်ပေးလို့ပါတော့ သခင်။



မင်းအောင်သက်လွင်

ပစ္စလက်နလုံးသား (ဝင်းမြင့်ဦး)

အမှောင်ကြောင့် အလင်းတန်ဖိုး တက်လာတာ မဟုတ်။ အလင်းတန်ဖိုး ထင်ရှားလာပဲ ဖြစ်တယ်။
အညှာ မခိုင်လို့ ပန်းကြွေခြင်းသက်သက် မဟုတ်။ ကမ္ဘာဆွဲအားကို မေ့နေတတ်ကြတယ်။
ဝတ်လစ်စလစ် နလုံးသား မချစ်တတ်တာ မှန်းလို့မှ မဟုတ်ပဲ။ ပန်းပျိုးလက်နဲ့ ပန်းခိုးလက်ကို အတ္တမျက်မှန်နဲ့ စစ်တမ်းထုတ်မိပြန်ပါရော။
၂နဲ့ ၂ပေါင်း ၅ ဖြစ်သွားတဲ့ SYNERGYခေတ်ကြီးထဲမှ ဝိညာဉ်အနှစ်တွေ ဘာကြောင့်များ အရည်တွေ ကြံနေရတုန်း ပါလိမ့်နော်။
မင်းကိုငါ နားမလည်တာ ငါညွှန်လို့ပေါ့။
ငါ့ကိုယ်ငါ ကတော့ နားမလည်တာလား ဝေလည်ကြောင်ပတ် ဂုရုမိုင်း ကတ်နေလား အတတ်မသိ၊ ဟော----ကြည့်စမ်းပါဦးဗျာ။ သခင်စကားမှာ မှင်ဖြူကြီးတွေနဲ့ ရေးထားတဲ့ ကြော်ငြာတစ်ခု----။
"တွေ့ရင်ပြောကြပါ၊ ကျေးဇူးဆပ်ပါမည်။"
"ကွက်ကြားမိုးနလုံးသား။" (WMO) 10-9-2012

ယေရှုလာခဲ့သည် သင့်အတွက်ယေရှုလာခဲ့သည် ထူးဝေကျော်

ယေရှုရှင်သည် အိမ်တိုင်ရာရောက် တံခါးခေါက်၍ မခေါ်လဲလာနှင့် ခေါ်လဲလာနှင့် လာသာ နေမှာ ဆီးကြိုပါလေ။
ယေရှုရှင်သည် ဝန်လေးသူများ ပြီးတွားငိုသူ အားနည်းသူတို့ ငါထံသို့လာ ကျမ်းလာ ကတိ ပျက်ယွင်းမရှိ တည်ပါတိသည်။
ယေရှုရှင် သင့်အားလမ်းပြ ကယ်မ ချင်၍ သင့်အိမ် အရောက် လှမ်းလျှောက်လာတာ နလုံးသားနှင့်ဆီးကြိုပါ။ ။ ထူးဝေကျော်

နောင်တနလုံးသားရဲ့တိုးလျှိုးသံ ရေစတ္တ (U Y G)

ချစ်တဲ့ သခင်ရယ်၊ အရင်က အမှားတွေအတွက် တောင်းပန်တိုးလျှိုး၊ ခွင့်လွှတ်ရန် မျှော်ကိုးရင်း မထိုက်တန်တဲ့ကျွန်မ မြွက်ဆိုကာ ဖွင့်ပာချင်ပါတယ်....။
သခင်ကို ပစ်ပယ်ကာသွား ၊ အခြားအရာနေ့က ကောက်ကောက်ပါအောင် လိုက်ခဲ့မိတဲ့ ကျွန်မ၊ ခဏတာ ဝေဟင်ယံမှာ ဝဲပျံရင်း၊ အကျေနပ်ကြီး ကျေနပ်ခဲ့တယ်။ ငှက်ငယ်လေး တစ်ကောင်လိုပါဘဲ.....
ကြီးမားတဲ့ လေပွေ့ရဲ့ ပြင်းထန်တဲ့ ရိုက်ချက်ကြောင့်၊ တောင်ပံနှစ်ဖက်ကျိုး ဘဝမှာခိုကိုးရာမဲ့၊ ဒုက္ခဗျာပါဒ ကြုံ၊ သောကတွေ အဖုံဖုံနဲ့ ကူမဲ့သူ မရှိတော့မှ၊ သခင်ကို သတိရမိတယ်...။ သစ္စာမဲ့ခဲ့ ကျွန်မမို့ ၊ ခွင့်လွှတ်ဖို့ရန် မထိုက်တန်သော်လည်း --- ဒါကံရာများစွာ၊ ဖိစီးကာ နှိပ်စက်တာမို့ နာကျင်မှုတွေ ဝေးကွာစေဖို့၊ ခွင့်လွှတ်ခြင်းများစွာနဲ့ ဖေးကူလှည့်ပါ သခင်ရယ်...။ ။

ပြုံးလို့ Thian Hnem Par (သဲမြတ်မွန်)

ဘယ်ညာ တောင်မြောက် ကြည့်၊ ဖန်ဆင်းရှင်လက်ရာ နေ့နှင့်ည အရာခပ်သိမ်း အခမဲ့ ပေးသော မေတ္တာရှင်။ စိမ်းလန်းသော အရပ်မှာ နေရလို့ ကျွန်ုပ် ပြုံးလို့ပျော်နိုင်တယ်။ ခက်ခဲ ကြမ်းတမ်း ရင်ဆိုင်ရလဲ ၊ ဘေးက ဖေးကူ ရင်ဆိုင်ပေး တွဲလျက်လျှောက်သော ကိုယ်တော်ရှိလို့ ကျွန်ုပ်ပြုံးလို့ ရင်ဆိုင်နိုင်တယ်။ လှိုင်းထန်သော ပင်လယ်ပြင်ထဲ၊ ကုန်း မမြင်ရသေးလဲ ကိုယ်တော်နှင့် အတူမို့ ကျွန်ုပ် ပြုံးလို့လျော်ခတ်မယ်။ ပန်းတိုင် မရောက် လဲကျ နွမ်းလျလဲ ၊ ခွန်အား ဖြည့်စွက်သူ

ကိုယ်တော်ရှိလို့ ကျွန်ုပ် ပြုံးလို့ ပြေးလျှောက်ဆုံးတိုင်။
ကြမ်းတမ်းသော ကန္တာရ သံထဲ လှမ်းလျှောက်သော်လဲ ခြေခေါင်း မပူ အရိပ်ပေးသော
ကိုယ်တော်ရှိလို့ ကျွန်ုပ်ပြုံးလို့ ပြေးလွှား ပြုံးလို့။



သူငယ်ချင်းအတွက် မလေး(တပ်ကြီးကုန်း)

လောကလူ့ဘောင် အပြစ်မှောင်မှ လွတ်မြောက်ဖို့ ရန်
အသက်ကို စတေး ၊ တို့ အပြစ်ကြွေးအတွက် ကားတိုင်ကို ထမ်း
ကရာနီလမ်းကို အပြုံးမပျက် သခင်လျှောက်ခဲ့။ ရွေးနှုတ်ကယ်သူ ကယ်တင်သူ
သခင်မေတ္တာ အဂ္ဂိသော ကို ၊ တို့တွေ ရင်မှာ ရေတွက်ကာ
ဒီကျေးဇူးအကြောင်း မိတ်အပေါင်းကို ပြောကြားဖို့ ရန် အချိန်တန်၍
သင်နှင့်ကျွန်ုပ် လောက ပင်လယ် ကွင်းကြီးထဲမှာ ဝိညာဉ်များစွာ ရိတ်သိမ်းမှာမို့
အတူတကွ ဆက်ကပ်လုပ်ဆောင် သခင် သာသနာဘောင် တိုးတက်အောင်လို့
အမှောင်ထဲမှ နောင်တ တရားတွေ ပွေဖက် ရှန်းကာ ထွက်ခဲ့တော့ သူငယ်ချင်း။

စေ့စေ့တွေးကြည့်ပါမိတ်ရွှေ သမောချီး(သာယာဝတီ၊ ကုန်းမီးနင်း အသင်းတော်)

ပညာချွန်လှ ပါမောက္ခလဲ ဘဝ "က" မှ စ ခဲ့သည်။
ထိုနည်းတူစွာ ရှည်လျားဝေးလံ မိုင်ထောင်ခရီးလဲ ခြေတစ်လှမ်းမှ စ ခဲ့သည်။
ထိုထို စာဆို များစွာရှိလဲ ဘဝ အစ မလှသည့်အခါတွင်
ခရစ်သခင်ကိုပင် အပြစ်မြင်ချင်။ ဪ - ထိုလူသားများ ခက်ပါဘိလား။
စေ့စေ့တွေးက ရေးရေးမြင်တဲ့။ ခါတလေများ စေ့စေ့တွေးကြည့်ကြစို့လား။
ခရစ်သခင် ကိုယ်၌ပင်လျှင် အမိဝမ်းတွင်း
ပဋိသန္ဓေ ယူစဉ် ကတည်းက အသက်ဘေးနှင့် ကြုံခဲ့ရ။
ဖွားချိန်တန်လို့ ဖွားပြန်သော်လဲ နွားတင်းကုတ်တွင်း နွားစားခွက်ထဲ ဖွားမြင်ခဲ့ရ။
ထိုမျှမက အရွယ်ရောက်လို့ ကြီးပြင်းလာသော် မြူတစ်မှုန်မျှ ပြစ် မရှိပါဘဲ။
ဆူးရစ်သရဖူ ဆောင်းလျှက်နှင့် ကားတိုင်ထက်တွင် သတိခံခဲ့ရ။
ရင်တွင်းပူခြစ် ရေဆာလွန်းလဲ ရေတစ်စက်မျှပင် မသောက်ခဲ့ရ။
ပြင်းထန်ဝေဒနာ ခံစားရပြီး သက်တော်စွန့်ခဲ့ ရပေမဲ့
သင်နှင့် ကျွန်ုပ်အား ယနေ့ထက်တိုင် ချစ်နေဆဲပါ။
ခရစ်သခင်ကဲ့သို့ ဒုက္ခဝေဒနာ သင် ခံစားခဲ့ဖူးသလား။
သင်နှင့်ကျွန်ုပ် တွေကြုံနေရ လောက ဒုက္ခ၊ သခင် ဖမ်းအောက် မြူတစ်မှုန်မျှပင်
မရှိပါဘဲ။ အဘယ့်ကြောင့် သခင်ကို အပြစ်တင်ချင်နေပါသနည်း။
အခက်အခဲ တွေကြုံတဲ့အခါ ကောရိန္ဒာဩဝါဒ ပထမစာ ၁၈:၁၃ကို
နလုံးသွင်း၍ စေ့စေ့တွေးကြည့် ကြပါစို့။ ။ သမောချီး



ဆပ်ပြာ ယေရုဆပ်ပြာ ဆိုး

တစ်ခါတုန်းက ကျနော်ဟာ တော်တော်ဆိုးတဲ့ ကောင်ကလေးပါဘဲ။ စာရေးဆရာ
ဖြစ်လာတော့ ဆိုး ဆိုတဲ့ ကလောင်နာမည်ကို ယူလိုက်ပါတယ်။ စာပေ ဟောပြောပွဲ
တွေမှာ သူများတွေက မေးကြပါတယ်။ ဆရာ ဘာဖြစ်လို့များ ဆိုး ဆိုတဲ့ နာမည် ကို
ယူရသလဲပေါ့။ သူများတွေဆို ကောင်းပေ ညွှန်ပေဆိုတဲ့ နာမည်ကိုဘဲ ရွေးကြ
ပါတယ်။ ဆရာကျမှ ထူးထူးဆန်းဆန်းဟု ဝေဖန်ကြပါသည်။ ကျနော် အဖြေ မပေးပါ။
တကယ်တော့ ကိုယ် မကောင်းတာ ကို ဘယ်လိုလုပ်ပြီး ချပြောရပါမလဲ။
သခင်စကားမှာ သက်သေခံတာတွေ ဖတ်ရတော့ အားတက်လာပါတယ်။ တကုန်နဲ့
ပါဝါ အစီအစဉ်မှာ ရိုးသား ပွင့်လင်းစွာနဲ့ ကျကျနန သက်သေခံကြတာ အားကျမိပါရဲ့။
တကယ်တော့ ကျနော် ဘာဆိုးသလဲဆိုတာ နည်းနည်း (အားလုံး မဟုတ်တောင်)
သက်သေခံ ချင်ခဲ့ပါတယ်။ ကျနော် ငယ်ငယ်က ချစ်သူလေးတစ်ယောက် ထားခဲ့ဖူး
ပါတယ်။ အဲဒီ ချစ်သူက ကျနော်ကို ချန်ရစ်ခဲ့ပြီး သူများနဲ့ လက်ထပ်သွားတဲ့အခါ
ကျနော် တော်တော်လေး ပေါက်ကွဲ သွားပြီး သူတို့ လက်ထပ်မဲ့ ညမှာ သူ့အိမ်ရှေ့
သွားပြီး သောင်းကျန်း ခဲ့ပါတယ်။ သူ့မင်္ဂလာပွဲကို ဖျက်ဖို့ ကြိုးစားခဲ့ပြီး ခါးတစ်ချောင်း
အရက်တစ်ပုလင်းနဲ့ အတော်လေး သိက္ခာမဲ့အောင် သွားလုပ်ခဲ့မိပါတယ်။ တကယ်ဆို
ကျနော် က နလုံးသားမှာ အရုံးသမား ဖြစ်ခဲ့တာ အားလုံးသိတာပေါ့။ သို့ပေမဲ့ အရုံးကို
လက် မခံနိုင်ဘဲ ဝရန်းသုဉ်းကား လုပ်ခဲ့လို့ ချစ်သူဟောင်းလဲ ဒုက္ခရောက်၊ ကျနော်လဲ
နာမည် ပျက်ခဲ့ရပါတယ်။ သူ့အိမ်ကို မီးရှို့တာ မလောင်ဘဲ သူများအိမ်ကို လောင်သွား

လို့ (အရက် မူးမူးနဲ့ အိမ်မှာရှိ မိတာကိုး) မိဘတွေက လျော်ကြေး ပေးရတာ မသက်
သာ လုပ်ပါဘူး။ ကျနော်က အဲသလို နည်းနည်း ဆိုးခဲ့တဲ့ ချာတိတ် ဖြစ်ခဲ့တာပါ။
နှစ်ပေါင်း သုံးဆယ်လောက်ကြာတော့ ကျနော်သား မင်္ဂလာဆောင်ပါတယ်။ မမျှော်
လင့်ဘဲ ကျနော်သား မင်္ဂလာပွဲဟာ အဖျက်ခံထိခဲ့ပါတယ်။ ဝမ်းနည်းစရာပါဘဲ။ သို့ပေမဲ့
ကျနော်က နားလည်သွားခဲ့ပါတယ်။ ဘယ်သူမှ မသိပေမဲ့ ကျနော်က သိတာပေါ့။
တစ်ခါတုန်းက စိုက်ခဲ့တဲ့ အပင် အခုတော့ အသီးသီးပြီ လေ။ အပြစ်ရဲ့ အဖိုးအခကို
ရိတ်သိမ်း ခဲ့ရပါတယ်။ တကယ်တော့ အပြစ်ကို ပြုပေမဲ့ အပြစ်ကို ကြေအောင်
ဘယ်သူ မှ ဆပ်နိုင်တာ မဟုတ်ပါဘူး။ စိုက်သည့်အတိုင်း ရိတ်ရတာပါဘဲ။ အရှက်ကွဲ
ခဲ့ရပေမဲ့ ဆင်ခြင်စရာ သင်ရန်စာ ရခဲ့ပါတယ်။ သခင်ယေရှု အသွေးတော်မှတစ်ပါး ဘယ်
အရာမှ ကျနော်တို့ရဲ့အပြစ်ကို မဆေး မလျှော် စေနိုင်သလို မဖြူစင် စေနိုင်ပါဘူး။
ဖြူစင် သော ဝိညာဉ်ဖြစ်ဖို့ ယေရှု ဆပ်ပြာ တကယ်ကို လိုအပ်ပါတယ်။ ။
အစဉ်သဖြင့် --- ဆိုး



Credit Card လေးမှရလိုက်သော သင်ခန်းစာ (Tiara Maung)

Credit card ဆိုတာ မရှိမကောင်း ရှိမကောင်းတဲ့ အရာတစ်ခုပါဘဲ။ အခု ခေတ်လို
နည်း ပညာတွေ အရမ်းတိုးတက်လာတဲ့အချိန်မှာ တကယ့်ကို သတိထားရမဲ့ အရာ
တွေလဲ ရှိလာပါတယ်။ တစ်လောက ပီအိုအက်စ်ဘီ ဘဏ်က password ခိုးပြီး
ငွေလိမ်ထုတ် ဖြစ်သွားတဲ့ ကိစ္စ တစ်ခုက လူတွေကို လှန့်နှိုးလိုက်သလိုပါဘဲ။
အလားတူ ဖြစ်ရပ်လေးတစ်ခုကို ကျမ ကြုံလိုက်ရပါတယ်။ တကယ့်ကို တုန်လှုပ်
ဖွယ်ရာ တစ်ခုပါဘဲ။ ကျမရဲ့ ကဒ်ထဲက ငွေ ဒေါ်လာ ၁၅၀၀ကျော် လောက်ကို လူ
တစ်ယောက်က တရားမဝင် ခိုးပြီးသုံးစွဲနေတဲ့ အချိန် ညသန်းခေါင်ယံ ကျော် လောက်
မှာပေါ့။ Credit card နဲ့ Online shopping ထွက်ဖူးကြတဲ့ သူတိုင်း ကြုံဖူးကြမှာပါ။
တစ်ချို့ website တွေက one time password တောင်းတယ်။ တစ်ချို့ကျတော့ OTP
မပါဘဲ ဝယ်လိုရပါတယ်။ အဲဒီလူက OTP မတောင်းတဲ့ website ကနေ ဝယ်လိုက်
ရာကနေ တခြား website ကျတော့ OTP တောင်းလိုက်ဟန်တူပါတယ်။ OTP က
ကျမ ဖုန်းထဲကနေ ပြခေါက်လောက် sms ဝင်လာတဲ့ အချိန်မှာ ကျမ သင်္ကာ မကင်း
ဖြစ်သွား ပါတယ်။ ပထမတော့ အရမ်း အိမ်ချင်နေတာနဲ့ အိပ်ပစ်လိုက်မလို့ပါဘဲ။
ဒါပေမဲ့ တစ်ခုခုက ကျမကို နှိုးဆော်သလို ဖြစ်တာနဲ့ ကျမ ဘဏ်ကို ညတွင်းချင်း
ဖုန်းခေါ် လိုက်ပါတယ်။ ဘဏ် ဝန်ထမ်းက ချက်ခြင်းဘဲ လုံခြုံရေးအတွက် Credit card
ကို block လုပ်ခိုင်းလိုက်ပါတယ်။ အတိုချုံး ရေးပြရရင်တော့ ကျမ ရဲစခန်းမှာ အမှု
ဖွင့်ခဲ့ပါတယ်။ ခရက်ဒစ်ကဒ် ကုမ္ပဏီကိုလဲ ဒီကိစ္စအတွက် အရေးယူ ဆောင်ရွက်ပေးဖို့
အကြောင်း ကြားခဲ့ပါတယ်။ ရဲ့ ကတော့ ထုံးစံအတိုင်း တာဝန်အရ အမှုဖွင့်ပေး လိုက်
ပါတယ်။ သိပ်ပြီးတော့ ကရုဏ်တုံ့ပုံ မပေါ်ပါဘူး။ အဲဒီအချိန်တုန်းက ကျမ ဘုရားသခင်
ထံ ငိုယိုပြီးတော့ တိုးလျှိုးတောင်းခံ ချဉ်းကပ်ခဲ့ပါတယ်။ ဘုရားသခင်ကိုလဲ မေးခဲ့
ပါတယ်။ ကျမ ကိုယ်တော်နဲ့ ဝေးနေလို့ မျက်နှာ လွဲသွားပြီလားပေါ့။ ဘုရားသခင်က
တကယ်ကို ကောင်းမြတ်ပါတယ်။ သူ့ရဲ့ သားသမီးတွေကို ဘယ်တော့မှ မျက်နှာ
လွဲသွားမဲ့ အရှင် မဟုတ်ပါဘူး။ အစဉ်မပြတ် သူ့ထံ တိုးလျှိုးတောင်းခံတဲ့ သူ့
သားသမီးတွေကို ပိုပြီးတော့တောင် ပစ်မထားဘူးဆိုတာ ကျမ သိလိုက်ရပါတယ်။
ဘဏ်က တဆင့် သိလိုက်ရတာ ကျမ ရှုံးသွားတဲ့ ပိုက်ဆံတွေ အကုန်လုံး ပြန်ရခဲ့
ပါတယ်။ ဘကော ၁၈:၁၃ မှာ ပြောထားသလိုပါဘဲ။ လူ၌ ဖြစ်တတ်သော စုံစမ်း နောက်ယုတ်
ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ --- မခံနိုင်သော စုံစမ်းနောက်ယုတ် ခြင်းကို --- အခွင့်ပေးတော်
မမူတဲ့။ --- ထွက်မြောက်သော လမ်းကို စီရင်ပြုပြင် တော်မူလိမ့်မည်။ တဲ့။ အယောက်တိုင်းကို
ဘုရားသခင် ကောင်းကြီးပေးပါစေ။ Tiara Maung

ဒေသသို့သွားရာလမ်း "The way to Eden" လမ်း

"အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။"
ဟုတ်ပါသည် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းပြီး မြေကြီးကို
ပိုမိုသာယာ စိုပြေအောင် တဆင့်ပြီး တဆင့် ဖန်ဆင်းခဲ့ပါသည်။ ထိုသို့ အဆင့်ဆင့်
ဖန်ဆင်းပြီးသည့်ကာလ သက်ရှိများကိုလည်း ဖန်ဆင်းခဲ့ပါသည်။ သက်ရှိများ
အသက်ရှင် နေထိုင်နိုင်ဖို့ အံ့ဩဖွယ် ဂေဟစနစ် ကိုလည်း သူတီထွင်ခဲ့ပါသည်။ ထို
ထို အရာများ အားလုံးအား အုပ်ချုပ်ဖို့ အဆင့်မြင့် သက်ရှိ လူသားကို သူ ပုံသဏ္ဍာန်
တော်နှင့် အညီ ဖန်ဆင်းခဲ့ပါသည်။ ဤအခွင့်ထူးခံ လူသားနှစ်ဦးမှာ အာဒံ နှင့် ဧဝ
ပင်ဖြစ်ပါသည်။

ဘုရားသခင်သည် ဤလူသားနှစ်ဦးအား အထူး ချစ်မြတ်နိုးသည်ကို ခံစားမိပါသည်။ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဧဒင်ဥယျာဉ်ကို သူတို့ နှစ်ဦးအတွက် ဖန်ဆင်း ခဲ့ပါသည်။ အရှေ့ မျက်နှာ၌ တည်ရှိသော ထိုဥယျာဉ်၏ မြေမှာ အလွန် ကောင်းလှပါသည်။ ထိုမြေမှ သစ်ပင်ပန်းမာန်များ စုံလင်စွာ ဖူးဖွင့်ပေးဆာနေပါသည်။ မျက်စိဖြင့် မြင်ယောင်ကြည့်ရုံမျှ နှင့် ထိုစိမ်းလန်းသောမြင်ကွင်းသည် စိတ်ကို ကြည်နူးစေပါသည်။ ဧဒင်အလယ်မှ အရပ်လေးမျက်နှာသို့ ဖြာထွက်သော မြစ် တစ်မြစ် ရှိပါသည်။ ဖြာထွက်သောမြစ်များထဲမှ ဖိရုန်မြစ် သည် ဟာလဝီပြည် နားတလျှောက် သို့ စီးဆင်းပါသည်။ ထိုပြည်သည် ရွှေကောင်းများ အလွန်ပေါများသောပြည် ဖြစ်ပါသည်။ ထိုမျှမက ကျောက်မျက်ရတနာများနှင့် သစ်မွှေး၊ သစ်ကောင်းများစွာ ပေါက်ရောက်သော နေရာပင်ဖြစ်ပါသည်။ ကျန်မြစ် ၃ မြစ်မှာလဲ ကျန် အရပ်၃ မျက်နှာသို့ စီးဆင်း၍ ဧဒင်ဥယျာဉ် ကြီးအား စိမ်းလန်းစိုပြေစေပါသည်။ ဤ သာယာ လှပသော လွန်းသော ဥယျာဉ် အတွင်းသို့ လူအာဒံ နှင့် လူဧဝ ကို ဘုရားသခင် ထည့်သွင်းလိုက်ခြင်းအမှုသည် အင်မတန် Romantic ဆန်သော၊ ရင်ခုန်ဖွယ်ရာ ဇာတ်ဝင်ခန်း အတိုင်းပင် ဖြစ်ပါသည်။ ယခုခေတ် တွင် ကမ္ဘာ့ အချမ်းသာဆုံးသော နှစ်ဖက် မိဘ ဆွေမျိုး များ၏ စည်းစိမ် အားလုံးမှ သတို့သား နှင့် သတို့သမီးတို့အတွက် ဤသို့ Honey moon ခရီးစဉ်ကို လက်ဖွဲ့ခွင့်ရောင်တောင် ဧဒင် ၏ မြေဖွားကို မည်သို့မျှ မမှီနိုင်ချေပါ။ ဤသို့ တမ်းတ လွမ်းဆွတ်ဖွယ်ရာ ဧဒင်၏ တကယ့်ဖြစ်ရပ်မှန် တစ်ခန်း ရပ် ပြဇာတ်လေးသည် စာရေးသူကို အလွန်ဖမ်းစားခဲ့ပါသည်။ စာရေးသူသည် ဧဒင်သို့ မည်သို့ သွားနိုင်သနည်း ဟူ၍ စိတ်ကူးယဉ် မိသည် မှာ နေ့ရက်များစွာပင်.....

ကဒ်၊ ကမ္ဘာ ၃ အစ မြေ ဟူသော စာလုံး ကို စတော့ လိုက်သည်နှင့် စာရေးသူမှာ အိပ်မက် မှ လန်နိုး သက္ကံ သို့ / ပြာမုန့် ကို လေဟာသက္ကံသို့ ကြည့်နူးစရာလေးများသည် အစ အနုပင် ရှာမတွေ့တော့။ ထိုနေ့မှစ၍ လူသားတစ်မျိုးလုံး သည် ဧဒင် နှင့် လမ်းခွဲ ခွဲရပါ တော့သည်။ မည်သူမျှ ထိုနေရာသို့ ရောက်ဖူးသူမရှိတော့ပါ။ မြေသည်လဲ မပျော် နိုင်တော့ပါ။ ဝမ်းဖြင့် သွား၍ မြေမှန်ကိုသာ မှီဝဲရသော ဘဝ၊ ဧဝ ကလဲ ကိုယ်ဝန် ဆောင်ခြင်း အစ သားဖွားခြင်းအဆုံး အနှိုင်းမဲ့ နာကျင်ခြင်းဝေဒနာကို ခံစားရ၍ ၊ အာဒံ ကလဲ သေသည့်တိုင်အောင် ဝမ်းစာရာဖို့ အလုပ်လုပ် ရပါတော့သည်။ ထိုသို့ ကျိန်ခြင်း အမင်္ဂလာ အသီးသီးဖြင့် ဧဒင်ကို စွန့်ခွာခြင်းမှာ အင်မတန် ကြေကွဲဖွယ်ပင်။ ဤကဲ့သို့ ဒါရိုက်တာ ဘုရားသခင် သည် ကမ္ဘာမြေကြီး ဇာတ်လမ်းတွဲ ကို စတင်ခဲ့ပါသည်။

ကျမ်းပိုဒ်၊ အခန်းကြီး မြောက်များစွာရှိသည့်အနက် ပျော်ရွှင်ဖွယ် ဧဒင် သည် ကမ္ဘာဦး ၂ တစ်ခန်းတည်းတွင်သာ အဘယ့်ကြောင့်ပါဝင်ရသနည်း။ ဘုရားသခင်သည် လူသားများအား ပျော်ရွှင်မှုသည် ကမ္ဘာမြေပေါ်တွင် သာဓိရ သာဖြစ်ကြောင်း ဖော်ပြခြင်းပင် ဖြစ်မည်ဟု စာရေးသူ မြင်မိပါသည်။ သို့သော် လူသား သဘာဝအလျောက် ထို ပျော်ရွှင်ဖွယ် ဧဒင်ကို ခုံမင်သောအားဖြင့် လက်ဆုပ်လက်ကိုင် လိုချင်နေခဲ့ပါသည်။ စိတ်ထက်သန်လွန်းသဖြင့် မိမိတတ်ကျွမ်းသော အသိပညာ၊ အလုပ်အကိုင်၊ လူမှု အသိုင်း အဝိုင်း၊ သူငယ်ချင်းများ ထံမှ ထိုဧဒင်ကို ရှာဖွေခဲ့မိပါသည်။ သို့သော် ထို ပျော်ရွှင်ဖွယ် ဧဒင်သည် ကမ္ဘာ ကြီးပေါ်တွင် ရှိလျက်နှင့် ရှာလေပေးလေ လိုက်လေ ပြေးလေ ကဲ့သို့ပင်.... စာရေးသူ ရှာမတွေ့ခဲ့သည်မှာ ရက်လပေါင်းများစွာ .. စာရေးသူ အဖို့ လောကကြီးကို အရှုံးပေးချင်စိတ်များ ဖြစ်ပေါ်သည်မှာ မကြာခဏပင်။ ထိုသို့ ရုန်းလေ နှစ်လေ ဘဝမှာ ကမ္ဘာ ၃၃၀၀ မှ လောတနှင့် တူလာပါသည်။ လောတသည် မြေနေရာကို ရွေးချယ်ရာတွင် ဘုရားသခင်၏ ဥယျာဉ်တော်နှင့် ဆင်တူသော သောဒံ နှင့် ဂေါမောရမြို့ နှင့် နီးစပ်ရာကို ရွေးချယ်ခဲ့ပါသည်။ ထိုနေရာသည် ပျော်ရွှင်ဖွယ် ဧဒင်နှင့် ဆင်တူသော်လည်း ပျက်စီးခြင်းသို့ ရောက်သောနေရာ ဖြစ်သည်။ ထိုသို့ ဧဒင် အတု မြောက်များစွာ၏ လှည့်စားမှု အောက်တွင် ကျရှုံး နေခဲ့သူမှာ ဘုရားသခင်၏ ပြဇာတ် ထဲက လူသား စာရေးသူပင် ဖြစ်ပါသည်။ ဤသို့ ဧဒင် အစစ်ကို လောက အရာများမှ ရှာဖွေ၍ မတွေ့နိုင်သဖြင့် ဧဒင် အကြောင်းပါ သမ္မာကျမ်းစာကိုသာ ပြန်လှန် ဖတ်ရှု မိပါသည်။ ဤသို့ ရှာဖွေရင်း တစ်နေ့သည့် ထူးခြားသော ကျမ်းပိုဒ် ကို တွေ့ရှိ ရပါသည်။

ယောသုဒ္ဓါ ယေဂ္ဂ က၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ဖခမည်းတော်ထံသို့ မရောက်ရ။ ဟူ၍ ဖော်ပြထားသော ဤကျမ်းပိုဒ်သည် အံ့ဩဖွယ် စာရေးသူ၏ မျက်စိ ကို ပြန်လည် လန်းဆန်း စေခဲ့ပါသည်။ စာရေးသူသည် ဧဒင် အစစ်သို့ ရောက်ရှိ သကဲ့သို့ပင်.... ခံစားရပါသည်။ ဧဒင် ရှိ အသက်ပင်ကိုလည်း ပြန်လည် စားသုံး ရသကဲ့သို့၊ ဧဒင်သို့သွားရာ သမ္မာတရား လမ်းခရီး ကိုလဲ သိရသကဲ့သို့ ခံစားရပါသည်။

ဧဒင်ဥယျာဉ်အား မီးစက်လက်နက်နှင့် စောင့်ကြပ်နေသော ခေရုဗိမ် ကိုလဲ ကြောက်စရာ မလိုတော့ပါ။ သခင်ယေဂ္ဂအားဖြင့် ဧဒင်ဥယျာဉ်သို့ စာရေးသူရောက်ရှိ ခဲ့ပါပြီလေ။ အဖ ခမည်းတော်နှင့်လဲ နေ့စဉ် မိတ်သဟာရ ဖွဲ့ခွင့်ရခဲ့ပါပြီလေ...။ အဖ ခမည်းတော်နှင့်လဲ သူငယ်ချင်းသဖွယ် စကားစမြည် ပြောဆိုနေပါပြီကောလား..... ကဒ် သင့် ဧဒင်ကို သင် အရ ယူလိုက်ပါ။ တကယ် ပျော်စရာကြီးပါ။ လောက ရှိ စာတန်၏ လှည့်ကွက် တွင် မကျရှုံးပါစေနှင့်။ ။ ဧဒင်မှ - Nathan Gorrel



ဆုတောင်းခြင်း၏တန်ခိုး Naw Dailian Paw

ကျမ မေ့သွားလို့ ခွင့်လွှတ်ပါသခင်။ ဆုတောင်းတာ ရခဲ့ပြီးမှ ချီးမွမ်းဖို့ အချိန်ဆိုင်း ခဲ့မိပါတယ်။ ၂၀၀၈ ခုနှစ်ကစပြီး ကျမ ဆုတောင်းခဲ့တာ တစ်ခုရှိပါတယ်။ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ သူတွေ ဝင်ငွေခွန် ၂၁၁ မဆောင်ရဖို့ပေါ့။ ကျမ ယုံယုံ ကြည်ကြည်နဲ့ စိတ်နှလုံး အကြွင်းမဲ့ တောင်းခဲ့ပါတယ်။ ကျမတို့ အိမ်မှာ အလုပ် သမ တွေရတဲ့ လခက ၃၀၆၂ ပြား အလွန်ဆုံး ၅၅၀၊ ၆၀ ပါဘဲ။ ဒါပေမဲ့ ရှားတယ်။ အဲဒီရတဲ့ အထဲကမှ အခွန်ဆောင်ရသေးတာဆိုတော့ ၂၆၀ အလုပ်လုပ်ပြီးလို့ အိမ် အလည် ပြန်ရင် အခွန်ဆောင်ခငွေ အိမ်သားတွေအတွက် လက်ဆောင်ဝယ်ရတဲ့ ငွေတွေက လူကို မော့ဟိုက်လာစေခဲ့ပါတယ်။ အဲဒီအတွက် ဘာလုပ်ရမလဲပေါ့။ ပထမတော့ လူကို အားကိုးမိတယ်။ အလကားပါဘဲ နောက်ဆုံးမှာတော့ ကျမ ဘဝကို အမြဲတမ်း အားပေး ကူညီတဲ့ ယေဂ္ဂဘုရားသခင်ကို အသနားခံမိခဲ့ပါတယ်။ တွေ့တဲ့ သူငယ်ချင်းတွေ အစ်မ ဝမ်းကွဲတွေကိုလဲ အခွန် မဆောင်ရဖို့ ဆုတောင်းခိုင်းတယ်။ တချို့က ဆုတောင်း ပေးမယ်တဲ့။ တစ်ချို့ကတော့ ပိုင်းရီကြတယ်။ မဖြစ်နိုင်ဘူးတဲ့။ ကျမကို အရူးမတဲ့။ ကျမ မရှေးပါဘူး။ စိတ်ထဲမှာ ဆုတောင်းရင်ရမယ် ဆိုတဲ့ အရာ တစ်ခုအတွက် ယုံကြည်စွာနဲ့ ဆုတောင်းခဲ့လို့ ယေဂ္ဂဘုရားက အမြဲပေးခဲ့ပါတယ်။ အခု ကိစ္စမှာလဲ တစ်နေ့ကျရင် ဘုရားသခင် ပြင်ဆင်ပေးမယ်လို့ ယုံကြည် နေခဲ့မိ ပါတယ်။ ၃နှစ်တိတိ ဆုတောင်းခဲ့ရပါတယ်။ တကယ်ဘဲ ဘုရားသခင် အကောင်းဆုံး ပြင်ဆင် ပေးခဲ့ ပါတယ်။ ကျမ ပျော်လိုက်တာမှ ရက်ရက်စက်စက်ပါဘဲ။ ဒါပေမဲ့ အဲဒီကိစ္စကို ကျမ သံရုံး သွားပြီး အခွန်သွားဆောင်တဲ့ နေ့မှ သိရတာပါ။ သံရုံးကို ရောက်တာနဲ့ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ စာရွက်တွေ လိုက်ဖတ်တယ်။ အခွန် ကင်းလွတ်ခွင့် စာရွက်ကို ဖတ်လိုက် ရတော့ ချက်ခြင်းဘဲ ဘုရားသခင်ကို ချီးမွမ်းလိုက်တယ်။ ဘုရားသခင် သိပ်ကို ကောင်းမြတ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် နိုင်ငံခြားမှာ အလုပ် လုပ်နေရပေမဲ့ အသက်ရှု မဝဘူး။ ပဒင်ရဲ့ သီချင်းထဲကလို ဖုတ်လိုက် ဖုတ်လိုက် ဖြစ် နေမှာပါဘဲ။ အခုတော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် အသက်ကို ရွှီးကနဲ ရွှီးကနဲ ရှုရှိုက်ခွင့်ရခဲ့ပါပြီ။ ဘုရားသခင်ရဲ့ မကုန်နိုင်တဲ့ ကျေးဇူးတော်တွေက ကျမ အပေါ်မှာ အများကြီးပါဘဲ။ မိုးရွာသလို ကောင်းကြီးမိုးတွေနဲ့ ရွှံ့ရွှံ့ပိုခဲ့ပါတယ်။ ကျေးဇူး တင်ပါတယ်။ အဘ ဘုရားသခင် နာမတော် ဘုန်းကြီးပါစေ။ ။ Naw Dailian Paw.



ကျေးဇူးနဲ့ပေတ္တာ ကျေးဇူးနဲ့ပေတ္တာ ဇန့်ပန်း



ကျွန်မတို့ ဒီစင်ကာပူကြီးကို ရောက်လာကြတာဟာ အမျိုးမျိုးသော ခံယူချက်တွေ ရှိကြပါတယ်။ တချို့လည်း ပညာရှင်အဖြစ်၊ တချို့ကလည်း သခင်အဖြစ်၊ တချို့ကလည်း ခက်ခဲမှု အပေါင်းနဲ့ အဆင်ပြေတဲ့ ကျရာတာဝန်နဲ့ အချို့က အိမ် တာဝန် တွေနဲ့ပေါ့ ခက်ခဲမှု အပေါင်းနဲ့ လာတဲ့ အများစုဟာ တချို့ ကလဲ ငွေရင်းရတယ်။ အထူးသဖြင့် အိမ်တာဝန်နဲ့ အများစုက လွဲရင် ကျန်တဲ့ အများစုက ငွေရင်း ခဲ့ရတာ များကြတယ်။ အဲဒါကြောင့် အလုပ်တန်ဖိုး ငွေတန်ဖိုး နားလည်နိုင် ကြလိမ့်မယ်လို့ မျှော်လင့်မိတယ်။ အိမ်တာဝန်နဲ့ လာသူများဟာ ၊ ငွေရင်းရတာ အနဲစုဘဲ ရှိလိမ့်မယ်။ လုပ်အား ရင်းရမယ် ပင်ပန်းမှု ရင်းရမယ်။ အလုပ်ရှင်က ငွေစိုက်ရင်းပြီး မိမိရဲ့ လုပ်အားခထဲက ပြန်ဖြတ် တာမျိုးက အများစုဖြစ်တယ်။ တချို့က တကယ် အလုပ်လိုလို့ လာကြတယ်။ အကြောင်း အမျိုးမျိုးပေါ့။ ရောက်လာပြီဆိုတာနဲ့ စာချုပ်ရမယ်၊ ကတိပြုရမယ်။ အချို့က စာချုပ် ကတိ အတိုင်းလိုက်နာတယ်။ အချို့က အလုပ်ရရင်ပြီးရော၊ ဘာဘာ ညာညာ မသိဘဲ ဆိုင်းထိုး ကတိပြုတော့တာဘဲ တကယ် လက်တွေ့ မလိုက်နာ နိုင်တော့ဘူး။ တချို့က ပေးထားတဲ့ ကတိတည်အောင် နေကြတယ်။ အချိန်တန် လစာ လေးတွေရ။ အပေါင်းအသင်းလေးတွေရ။ ခက်ခက်ခဲခဲနဲ့ ဘယ်လို ရောက်လာကြ တယ်ဆိုတာလဲ မသိတော့ဘူး။ ကတိလည်း မေ့ စာချုပ်လည်း မသိတော့ဘူး အိမ်ရှင် တွေ အပေါ်ပုန်ကန်ချင်လာမယ်။ အလုပ်သစ် ပြောင်းချင်လာမယ်။ အဲဒါတွေဟာ မိမိ ငွေ မရင်းရတဲ့ အတွက် မိမိငွေတန်ဖိုး အလုပ်တန်ဖိုး နားမလည်ခြင်းနဲ့ ကျေးဇူး နား

မလည်ခြင်းတွေ့ဘဲ။ တချို့ အိမ်ရှင်တွေက အရမ်းကောင်းကြတယ်။ တချို့ အိမ်ရှင်တွေက အရမ်းဆိုးကြတယ်။ တချို့က ကောင်းလည်း မကောင်း၊ ဆိုးလည်း မဆိုးကြဘူး။ အချို့က ကောင်းပြီး နားလည်မှု မပေးကြဘူး။ အချို့က ဆိုးပေမဲ့ နားလည်မှု သိတတ်မှု ပေးကြတယ်။ အချိုးမျိုးပေါ့ ဘယ်လိုဘဲ ကြုံကြုံရ မိမိရဲ့ ထမင်းရှင် ၊ အလုပ်ရှင်များ ဖြစ်တယ်။ သူတို့ မခေါ်ရင် မိမိတို့ ဘယ်လို ရောက်လာမလဲ။ ဘုရားရှင် သူတို့ စိတ်နှလုံးကို ထိတွေ့ပေးလို့ မိမိတို့ကိုခေါ်ပြီး အလုပ်ပေးခဲ့တယ်။ ငွေရင်း ပေးခဲ့တယ်။ အဲဒါကြောင့် မိမိရဲ့ ထမင်းရှင် အလုပ်ရှင်အပေါ် မေတ္တာပြပါ။ ကျေးဇူး တုန့်ပြန်ပါ။ သူတို့ ခေါ်လို့ မိမိတို့ ဒီ စကားပူကြီးကို ရောက်လာရတယ်။ ဒီလခ တွေရတယ်။ မိမိတို့ရဲ့ အခက်အခဲ တချို့ ဖြေရှင်းနိုင်တယ်။ မေတ္တာဆိုတာ မိမိကပေးမှ သူတပါးက ရမှာ။ သူက ရမှ မေတ္တာ တုံ့ပြန်မှု ပြန်ခံစားရမှာပေါ့။ သာသနာပြုတယ် ဆိုတာ အသင်းတော်အတွင်း၊ မိသားစုအတွင်းမှာမှရှိတာ မဟုတ်ပါဘူး။ နေရာတိုင်း၊ ဒေသတိုင်း၊ နိုင်ငံတိုင်းမှာ ရှိပါတယ်။ အဖဘုရား အလိုတော်ရှိလို့ မိမိတို့ကို အိမ်တွေကို စေလွှတ်ပြီး သာသနာပြု ခိုင်းခြင်းဖြစ်တယ်။ မေတ္တာ မရှိသေးတဲ့ အိမ်ရှင်အပေါ် မေတ္တာ ပြုပြီး သာသနာပြုပါ။ မေတ္တာဆိုတာ နားလည်တဲ့ အိမ်ရှင်အပေါ် ကျေးဇူးနဲ့ တုံ့ပြန်ပြီး သာသနာပြုကြပါလို့ မိမိရဲ့ ကိုယ်ပိုင်ငွေ မရင်းဘဲ ဒီစကားပူကို ရောက်လာတဲ့ အတွက် မိမိရဲ့ ဘဝလေးတွေ တန်ဖိုးမဲ့ မဖြစ်ပါစေနဲ့။ အဖဘုရား အလိုတော်ရှိလို့ ရောက်လာ ကြတာပေါ့ ။ မိမိရဲ့ စာချုပ်ကို သေချာဖတ်၊ သေချာလေ့လာ၊ မိမိရဲ့ ကတိကို တန်ဖိုးထားပြီး မေတ္တာ နဲ့ ကျေးဇူးတရားကို လိုက်လျှောက်ကြရအောင်... ကျေးဇူး နဲ့ မေတ္တာကို ဦးထိပ်ထားလျှက် အားလုံးကိုချစ်တဲ့ - **ဖွန်ပန်း**

ကယ်တင်ရှင်

ပညာရှင်နဲ့ ကယ်တင်ရှင် La hpai နန်း ကိုင်



၄.၇.၂၀၁၂ (၁) ကျွန်မ မဂ္ဂဇင်း စာအုပ် ဖတ်ရင်းနဲ့ နိုင်ငံခြားပြန် ဆရာတစ်ယောက်ရဲ့ စာကို ဖတ်လိုက်ရတဲ့ အချိန်မှာ ဘဝအတွက် လေ့လာသိမှတ် စဉ်းစားဖွယ်ရာ စာလေးကို ဖတ် ရပါတယ်။ "ဘဝကန့်လန့်ကန့်ကန့်ကန့်ကန့်ကန့်ကန့်ကန့်" ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ အကြိုသစ် ဉာဏ်သစ်၊ စိတ်သစ်ဖြင့် အောင်မြင်ကြွယ်ဝသော ဘဝတခု ရရှိရန် အသိ အမြင်သစ်တွေ၊ စွမ်းအင်သစ်တွေ လိုချင်ပါသလား။ ဆရာနှင့် အမြန်ဆုံး ဆက်သွယ် ပါတဲ့။ အထက်ပါ အားလုံးကို ဒီပညာရှင်က သေချာအသေးစိတ် တိကျစွာ ပြောပေး နိုင်တယ်တဲ့။ လူဘဝ တစ်ခုလုံး ကို အကောင်းဆုံးနှင့် အမြင့်ဆုံးရောက် အောင် ဘဝ သစ်တွေ ဖန်တီးပေးနေတယ်ဆိုတော့ လူအများ အားကိုးအားထားတဲ့ ပညာရှင် ဖြစ်နိုင် ပါတယ်။ ပြီးတော့ ရေးထားသေးတယ် ဉာဏ်ပူဇော်ခ ၃၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်၊ ၁၀၀၀၀ကျပ်တဲ့။ ငွေအကုန်ကျ ဒီလောက်လေးနဲ့ ဘဝတစ်ခုလုံး တိုးတက် ပြောင်းလဲ သွားပြီး ချမ်းသာကြွယ်ဝမယ်ဆိုတော့ စိတ်ကူးယဉ် စရာပေါ့။ ဒါပေမဲ့ မိတ်ဆွေ ယုံကြည်ခြင်း မမှားပါနဲ့။ ပညာရှင် တစ်ဦးဟာ လူ့ဘဝ တစ်ခုလုံးကို အသိ ဖြင့် ပြုပြင်ပြောင်းလဲ နိုင်တယ်ဆိုပေမဲ့ တန်ဖိုးဖြတ် မရတဲ့ သန့်ရှင်းသော ဝိညာဉ်တော် အကြောင်းကို သူ မမြင်နိုင်၊ မဟောနိုင်၊ မပြောင်းလဲပေးနိုင် သလို သူကိုယ်တိုင်လည်း "ဝိညာဉ်" အကြောင်းကို နားလည် သဘောပေါက်မည်မဟုတ်။ သင့်ရဲ့ အသက်တာကို ငွေကြေးပေးကာ ပညာရှင်ကြီးကို ယုံစားပြီး သင့်ရဲ့ သန့်ရှင်းခြင်းကို မအပ်နဲ့ပါနဲ့။ သန့် ရှင်းခြင်းရဲ့ အသက်တာမှာ အကြွင်းမဲ့ ယုံကြည်ခြင်းနှင့် ငွေကြေးပေးစရာ မလို တောင်း စရာလည်း မလိုဘဲ အရာခပ်သိမ်းကို ပေးစွမ်း ပေးနေတဲ့ ကယ်တင်ရှင် သခင်ယေရှု ရှိတယ် ဆိုတာကို သိပြီးသား ဖြစ်နေသော်လည်း ထပ်ပြီး ခွန်အားပေး လိုက်ပါတယ်။ သင့် ဘဝအသက်တာမှ ပညာရှင်ဖြစ်နေသလို ကယ်တင်ရှင် ခရစ်တော် ကိုသိဖို့ လိုအပ် ပါတယ်။ သင့်ရဲ့ အသက်တာမှာ ပညာရှင် နဲ့ ကယ်တင်ရှင်ကို ယုံကြည်ခြင်း မမှားဖို့ လိုပါလိမ့်မယ်။ ပညာရှင်ကို ယုံမိရင်တော့ ခဏတာ ကယ်တင်ရှင်ကို ယုံကြည် ရင်တော့ သင့်အတွက် ထာဝရပါ။ ခဏတာ အတွက် ရွေးမှာလား။ ထာဝရအတွက် ရွေးမှာလား။ ကယ်တင်ပိုင်ရှင် သခင်ယေရှုသည် ပူပင်ခြင်းကို ငြိမ်းစေပြီး သင့်အတွက် အေးမြစွာနှင့် ငြိမ်သက်ခြင်း ကို ဖန်ဆင်းပေး သော သခင် ခရစ်တော်ဖြစ်ပါသည် ။

သွယ်ဝိုက်နည်းဖြင့် Thian Hnem Par

ဟာလေလူယာ ရှေ့ဦးစွာ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကြောင့် သခင်စကားစာစောင်မှာ သက်သေခံခွင့် ရတဲ့ အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ "သခင် စကား" စာစောင်မှာ ယေရှု နာမဖြင့် အချိန်ပေးပြီး လုပ်ဆောင်ပေးနေတဲ့ ဆရာ နှင့် စာဖတ်သူ ချစ်သော မိတ်ဆွေများ အားလုံး ဘုရားသခင် ကောင်းကြီးပေးပါစေ ။ အာမင် ဘုရားရှင် ၏ အံ့ဩဖွယ် အမှု နှင့် ကောင်းမြတ်ကြောင်း ကျေးဇူးတော်ကို မချီးမွမ်းပဲ အဘယ်သို့ နေနိုင်မည်နည်း။ ကျွန်မ စကားပူရောက်လာပြီး အလုပ်လုပ်ခွင့်ရတာ

ကျွန်မရဲ့ အရည်အချင်း တစ်ခုမျှ မပါပါဘူး။ ကျေးဇူးတော် သက်သက်ပါပဲ။ အိမ်ရှင် ကောင်းနှင့် ဆုံတွေ့ခွင့် ရတဲ့ အတွက်လည်း ထပ်ပြီး ကျေးဇူးတော်ကို ချီးမွမ်း၏။ ကျွန်မရဲ့ အတွေ့အကြုံများနဲ့ ဘုရားရှင်ရဲ့ ကူညီမှုလေးကို အနည်းငယ် ဝေမျှလိုက်ပါ ၏။ (၂၀၁၀) ဧပြီလ ပိုင်းလောက်တုန်းကပေါ့ ကျွန်မ ကလေးကျောင်း သွားကြိုရင်း အပြန်လမ်းမှာ ချော်လဲပါတယ်။ ဒူးလေး အနည်းငယ် ပွန်းသွားတာကို ဂရုမစိုက်ဘဲ နေခဲ့တယ်။ ညနေလောက်ကျတော့ ဒူးက ကွေးမရ၊ ဆန်မရ နာကျင် ပြင်းထန် လာပါတယ်။ ၃ ရက်၊ ၃ ည ကောင်းကောင်း အိပ်မရခဲ့ပါဘူး။ နာကျင် ခံစားခြင်း ဒဏ် ပြင်းထန် လွန်းလို့ပါ။ ကျွန်မ မြန်မာဆေး နဲ့ပဲ လိမ်းရင်း ကိုယ်တော်ကိုဘဲ အကြွင်း မဲ့ ဆုတောင်းခဲ့ ပါတယ်။ ဘုရားရှင် တကယ်ကိုလဲ အံ့ဖွယ်အမှုကို ပေးတယ်။ တစ်ပတ် မရောက်ခင် အလိုမှာဘဲ ကောင်းမွန်စွာ လမ်းလျှောက်နိုင်ခဲ့တယ်။ ဟာလေလူဟာ .. ပြီးတော့ (၂၀၁၁) အစပိုင်းလေးမှာ ကျွန်မ အရှက်ဆုံး ဖြစ်တဲ့ အနာ ကိုယ်ပေါ်မှာ ပေါက်လာ ပါတယ်။ ကျွန်မမှာ လိမ်းဖို့ ဆေးလုံးပဲ မရှိပါ။ လူသားဖြစ်တဲ့ ကျွန်မက ရင်တွေ တုန်ပြီး ကြောက်လာတယ်။ အရက်ပြန်နှင့် သန့်ရှင်းရေးလုပ်ပြီး အကြွင်းမဲ့ ကိုယ်တော်ထံ ဆုတောင်းခဲ့ ပြန်ပါတယ်။ ကိုယ်တော်ဟာကျွန်မ အတွက် ဆေး တစ်ခွက် ပါ။ အဲဒီ အနာဟာ အခုအချိန်ထိ ပြန်ပေါ် မလာတော့ပါဘူး။ ဟာလေ လူယာ... ပြီးတော့ ငယ်ငယ်က ဒဏ်ရာ ရခဲ့တဲ့ ဘယ်မျက်လုံး ဒဏ်ရာဟောင်း က ပြန်ထ လာတယ်။ မျက်လုံးတွေ မှန်လာပါတယ်။ အစ်မ တစ်ယောက်ဆီက ဆေးရည် လေး နဲ့ပဲ ဆေးထည့်ရတယ်။ ဘုရားသခင် ဒီဆေးရည်ဟာ ကျွန်မ မျက်စိ ဒဏ်ရာနဲ့ ဘာမှ ပတ်သက်မှု မရှိပါဘူး။ ဒါပေမဲ့ ဘုရားရှင်၏ တန်ဖိုးတော်နှင့် ဒီအနာ ပျောက်ကင်း ပါစေလို့ အကြွင်းမဲ့ ဆုတောင်းခဲ့ ပြန်ပါတယ်။ ရက်အနည်းငယ် အတွင်း မှာလဲ လုံးဝသက်သာ ပျောက်ကင်း သွားပါတယ်။ ဟာလေလူယာ ... ကျွန်မ ဘုရား ရှင်ကို အရမ်း ကျေးဇူးတင်တယ်။ ထာဝရဘုရားက ငါ့ကို ခေါ်လော့ ငါထူးမည် ။ ကြီးသော အရာ သင်မသိနိုင်အောင် နက်နဲသော အရာကို ငါပြုမည် (ယေရမိ ၃၃ ၊ ၃) လူသား မတတ်နိုင် တဲ့ အရာအားလုံးကို ဘုရားသခင် တတ်နိုင်ပါတယ်။ တွေ့ပေါ်ခြင်း မရှိဘဲ ဘုရားသခင်ဆီမှာ အကြွင်းမဲ့ ယုံကြည်ခြင်းဖြင့် တောင်းခံပါ။ လိုအပ်သမျှ ဘုရား သခင် ပေးပါတယ်။ အနေးနဲ့ အမြန်လဲ ရှိပါတယ်။ အလိုတော်အတိုင်း ပေးပါလိမ့်မည်။ မပေးဘူး မရှိပါဘူး။ ဒါပေမဲ့ ဘုရားသခင်ဟာ တခါတရံ "သွယ်ဝိုက်နည်းဖြင့်" ပေးတတ် ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ ကိုယ်တိုင် ခံစားရလို့ပါပဲ။ မိတ်ဆွေတို့ သတိ မထားမိတော့ တောင်းတာ မရဆိုပြီး အပြစ်ဆိုချင် လာတယ်။ သေချာ စဉ်းစားကြည့် ရင် အံ့ဖွယ်အရှင်ဟာ လျှို့ဝှက်စွာ ထူးတော်မှုပါတယ်။ ကျွန်ုပ်တို့ ဘယ်လောက်ဘဲ အပြစ်တွေ လုပ်နေပါစေ။ အသစ်သော ခွင့်လွှတ်ခြင်းနှင့် ကိုယ်တော်ဟာ ကျွန်မတို့ လိုအပ်တဲ့ အချိန်မှာ အနီးအနားမှာ ရှိတော်မူသည်ကို ကျွန်မယုံကြည်၏။ မိတ်ဆွေ ကျွန်ုပ်တို့ အသက်တာမှာ အမည်ခံ ခရစ်ယာန်နဲ့ လိုက်လျှောက် အသက်ရှင်တာ မဟုတ်ပဲ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ကိုးစားယုံကြည်ခြင်းဖြင့် အသက်ရှင်ပါ။ အကြွင်းမဲ့ ယုံကြည်ခြင်းအားဖြင့် ဖိတ်ခေါ်မယ်ဆိုရင် မိမိ အကြံအစည်တို့ အားလုံး အောင်မြင် လာလိမ့်မည်။ " ထိုသူသည် မိမိ အချိန်တန်မမှ အသီးကိုသီး၍ အရွက် မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။ " ဟု ကျမ်းစာ လာပါသည်။(ဆာလံ ၁၃၂)။ ခရစ်တော်နှင့် အသက်ရှင်၍ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေပါ မိတ်ဆွေ။ ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစား လော့။ ကိုယ့် ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင် သင်၏ လမ်းခရီးတို့ ကို ပဲ့ပြင်တော်မူမည်။ (သုတ္တံကျမ်း ၃:၅-၆) အယောက်စီတိုင်း ဘုရားရှင်ကောင်းကြီး ပေးပါစေ။ ချစ်သော သခင်စကား မိတ်ဆွေ အားလုံး ဘုရား၏ ဘုန်းတော်ပြုသနိုင်ကြပါစေ .. အာမင် ။ (ဝန်ခံချက်။ သူငယ်ချင်း (Chit Eh) တောင်ငူ ၏ သက်သေခံချက် ကို ပြန်ရေး ပေးပါသည် ။)

သက်သေခံချက် Ma Ma Three

နေ့ရက် သစ်တိုင်း အသက်တာသစ် ပေးနေတဲ့ ထာဝရဘုရားသခင် နာမတော် သာ၍ ဘုန်းကြီးပါစေ။ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းများစွာထဲမှ တခု သက်သေ ခံချင်ပါ တယ်။ ကျမ အရင်တုန်းက မိုင်းရှူး ရတနာမြေ နေထိုင်ခဲ့ဖူးပါတယ်။ အဲဒီမှာ လူမျိုး ပေါင်းစုံ ရှိပါတယ်။ စရိုက်စုံနဲ့ မိုင်း ဘိန်းသမားက ပေါ့လို့ အိမ်တိုင်းလိုလို ဝင်ခိုး ဝင်ဖောက် ခံရ နဲ့ပေါ့။ သတိထားရင်းနဲ့ ကို နေ့ခင်းပိုင်းတောင် အဝတ် လှန်းထား လို့ ဂရုစိုက် နေရင်းနဲ့ ပါပါသွားတတ်တာပါ။ ကျွန်မတို့ ညီအမ သုံးယောက် မူကြို ဖွင့်ထား ပါတယ်။ မိန်းမသား သာ ရှိတာမို့ အမြဲဂရုစိုက် သတိထားနေခဲ့တာပါ။ မနက် ည ကျူရှင် ပြု နေ မူကြိုဖွင့်နဲ့ အလုပ်ပြီးတိုင်း ညီအစ်မ



သုံးဦး ဆုတောင်း ချီးမွမ်း ပြီးတာနဲ့ အိပ်ရာဝင် အလုပ်ပင်ပန်းတာမို့ မျက်လုံးမှိတ်တာနဲ့ နှစ်နှစ် မြိုက်မြိုက် အိပ်ပျော် သွားတတ်ပြီး တရားနိုးတော့ ကလေးတွေက တံခါးခေါက်နေပြီ။ အဲဒီ လောက် အိပ်နိုင်သူတွေပါ တနေ့တော့ လုံးဝ အိပ်မရပါ။ ဘယ်လို ကြိုးစားအိပ် အိပ် လို့ မရဘူး။ ဟိုလူက ဒီလိုမို့နဲ့ သန်းခေါင်ကျော် သွားခဲ့တယ်။ အပေါ်ထပ်ကို အမိပွယ်မဲ့ တက်ချင် လာတယ်။ မနက်သုံးခု နီးပါးဖြစ်မယ်။ (တောင်ပေါ်ဒေသမို့ အိမ် အပေါ်ထပ်က လမ်းမ နဲ့ တပြေးညီပါ) တက်သွားတာနဲ့ ကျွန်မ တအား လန့်သွား တယ်။ ဝင်းတံခါး အိမ် အဝင် တံခါးမ ရှိသူမျှသော ပြတင်းပေါက် အားလုံး ပွင့်နေတယ်။ မီးက ပျက်နေတာမို့ တကယ့် ချောက်ချားစရာပါ။ ညက ကျူရှင် ပြီးတာနဲ့ တံခါး မပိတ်ဘဲ အောက်ဆင်းရင်း မေ့ခဲ့တာပါ။ ကြောက်ကြောက်နဲ့ မြန်မြန် ပိတ်ပြီး ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းလို့ မျက်ရည် စီးကျလာပါတယ်။ သူ့ရဲ့ အကွယ်အကာဟာ တကယ့်ကို မယုံနိုင်စရာ အလုံခြုံဆုံး ဆိုတာ ကျေးဇူးတော် ချီးမွမ်း သက်သေ ခံပါတယ်။ ယနေ့ထိ တိုင်အောင် လမ်းပြ သွန်သင် ကွယ်ကာပေးတဲ့ ဘုရားသခင် နာမတော် ကမ္ဘာ့ အဆက်ဆက် ဘုန်းကြီးပါစေ။ အာမင်။ ။ Ma Ma Three



မြက်နု (Tender Grass) Saw San Aung

“မိုးရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ ပေါက်သော မြက်နုကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။ (၂ရာ၊ ၂၃း ၄) သိုး၊ နွား၊ ဆိတ်၊ မြင်း အစရှိသော မြက်စား သတ္တဝါများအတွက် မြက်ခင်း ပေါသော စားကျက်သည် အလွန်အရေးပါ လှပါသည်။ သေးငယ်တိုတောင်းလှသော မြက်နုပင်များကို အခြား တိရစ္ဆာန်များ စားရန် မဖြစ်နိုင်သော်လည်း သိုးများ ရှင်သန်နိုင်မှု အတွက်မူ ထိုမြက်ပင် ကလေးများသည် အလွန်ပင် အရေးပါလှပါသည်။ သိုးထိန်း ကောင်းတစ်ဦးသည် မိုးရွာသွန်းပြီးနောက် မြေပေါ် မြက်နုရော စားကျက်သို့ သိုးများကို ခေါ်ဆောင် ကျက်စားစေရပါသည်။ ဤသို့သော ကျွေးမွေးခြင်း ခံယူရမည့် သူ၏ သိုးများ ကောင်းစွာ ပါဖြီး လှပလာမည် ဖြစ်သည်။ ယနေ့ ခရစ်တော် တည်းဟူသော သိုးထိန်း ကြီးက သိုးများတည်းဟူသော ယုံကြည်သူများ ဝိညာဉ်အစာ ပလင်စွာ စားသောက် နိုင်ရန် လမ်းပြ ပို့ဆောင်ပေးလျက်ရှိပါသည်။ သိုးများအတွက် မြက်နု လိုအပ် သကဲ့သို့ ယုံကြည်သူများအတွက် ဝိညာဉ်အစာ၊ အသက်စမ်းရေး ဖြစ်သော၊ ခရစ်တော်နှင့် သူ၏ နှုတ်ကပတ်တော်ကို ပလင်စွာ စားသုံးဖို့ဝန်လုပ်ပေးသည်။

လူတိုင်းဘဝ၏ ဟာကွက်ကို အဘယ်အရာနှင့် ဖြည့်စွက်နေ ကြပါသနည်း။ အချို့က မိမိဘဝ လိုအပ်မှုမှာ ငွေဖြစ်သည်ဟု ခံယူသဖြင့် ငွေရရန် ကြိုးစား လုပ်ဆောင် ကြသည်။ အချို့က ဘဝပျော်ရွှင်မှုရရန် နည်းအမျိုးမျိုးဖြင့် ရှာကြံကြသည်။ လောက၌ ကျွန်ုပ်တို့ လိုအပ်ချက်များ မည်မျှပင် ဖြည့်ဆည်းပေးစေကာမူ စစ်မှန်သော ပျော်ရွှင် ငြိမ်သက်မှုကို ရနိုင်မည် မဟုတ်ပါ။ ဆာလောင်နေသော သိုးတစ်ကောင်အတွက် “မြက်နု” အစာ ဖြင့်သာ တင်းတိမ်မှုပြောမှုကို ရနိုင်သကဲ့သို့ လူတိုင်း၏ ဘဝစုံလင် သာယာမှု၊ လောက၌ စစ်မှန်သော ကြွယ်ဝမှုတို့သည် ဖန်ဆင်းရှင်ဖြစ်သော ခရစ်တော် ၌သာ ရှိကြောင်း သိမှတ်ပန်ခံရန် လိုပါသည်။ ဖန်ဆင်းရှင်ဘုရားကို ကျောခိုင်း ကာ မိမိတို့၏ စိတ်ကြိုက်လမ်းကိုလိုက်ခြင်းသည် ရေမလုံ ပဲ့ပျက်သော ရေတွင်း တူးသကဲ့ သို့ အရာရောက်မည် မဟုတ်ပါ။ ပရောဖက်ယေရှုက “ငါ၏ လူတို့ သည် အသက် စမ်းရေး တွင်းတည်းဟူသော ငါ့ကို စွန့်ပယ်၍ ရေမလုံ ပဲ့ပျက်သော ရေကျင်း တို့ကို တူးသော အားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။” (ယေရမိ၊ ၂း ၁၃)ဟုဆိုထား ပါသည်။

အိုအဖ ကျွန်ုပ်၏ဘဝ စိတ်ပျော်ရွှင်မှုအတွက် မိမိစိတ်ကြိုက်လမ်းကို ရွေးချယ်ကာ ကိုယ်တော်ကို မေ့လျော့ခြင်းကိုယ်တော်ကို ကျောခိုင်းမှု အပြစ်များအတွက် ဝန်ချ တောင်းပန်ပါ၏။ နေ့စဉ် ကိုယ်တော်နှင့် အချိန်များစွာယူ၍ ကိုယ်တော်၏ သွန်သင် လမ်းပြမှု အတိုင်း နာခံလိုက်လျှောက်နိုင်ရန် ခွန်အားပေးမတော်မူပါ။ (အာမင်)


သခင်အစောကြစို့ သံမေဠီ

အောင်မြင် ကျော်ကြားနေသော ဓမ္မအမှုတော်ဆောင်များ၏ တရားဒေသနာ ဟော ကြားချက် များကို ဖတ်ရှုကြားနာရတဲ့အခါ ကိုယ်ကိုယ်တိုင်က နှစ်ထောင်း အားရ ဖြစ် လျှက် သူတို့လို ဖြစ်ချင်စိတ် ဖြစ်လာခဲ့ပါတယ်။ သူတို့လို ပရိတ်သတ် အလယ်မှာ ဧဝံဂေလီ တရားကို အားရပါးရ ဟောချင်စိတ် ဖြစ်လာခဲ့မိပါတယ်။ သူတို့ ဘဝကို လေ့လာ မိတော့မှ သူတို့ဟာ အမိမြန်မာနိုင်ငံမှာ ဖြစ်စေ နိုင်ငံ ရပ်ခြားမှာ ဖြစ်စေ ဖွင့်လှစ် ထားသော ဓမ္မတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရထားသူများ ဖြစ်ကြောင်း သိခဲ့ရပါ သည်။ ကိုယ့်အနေနဲ့ကတော့ ဓမ္မတက္ကသိုလ် တက်ဖို့ နေနေ သာသာ အသင်းတော် က ရန်ခံရခါ ဖွင့်လှစ်ပေးတဲ့ လူငယ်သင်တန်း ကျမ်းစာ သင်တန်းတွေတောင် မှန်မှန်

မတက်ဖြစ်ခဲ့ပါ။ ဘယ်လိုလုပ်ပြီး အစော နိုင်မှာလဲ ရွှေပြည်တော် မျှော်လေတိုင်း ဝေးပေါ့။ ဒါပေမဲ့ ရှင်မာကု ရွေး၁၉ မှာတော့ သခင်ယေရှုကို နတ်ဆိုးစွဲ ဖူးသောသူက ကိုယ်တော်နှင့် အတူ ရှိပါမည့် အကြောင်း တောင်းပန်လျှင် ကိုယ်တော်သည် အခွင့် မပေး။ သင်သည် ကိုယ်အိမ်သို့ သွားလော့။ ထာဝရဘုရားသည် သနားခြင်း စိတ် တော်နှင့် သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏ အဆွေ အမျိုး တို့အား ပြန်ကြားကြလော့ ဟု မိန့်တော်မူလျှင် ထိုသူသည် သွား၍ ယေရှုသည် အဘယ် မျှလောက် ကျေးဇူးပြုတော်မူသည်ကို ဒေကာပေါလ် ပြည်တွင် သတင်းကြား ပြော သည်ဖြစ်၍ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်း ရှိကြ၏။ စာရှုသူ ချစ်မိတ်ဆွေ ဒီကျမ်းချက် ထဲမှာ ကြည့်ရင် ဒီလူဟာ သခင်ယေရှု နောက်လိုက်ပြီးတော့ တပည့်တော် တွေလို သွန်သင်ခြင်း မခံရခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ သခင်ယေရှု ပြောတဲ့အတိုင်း ရိုးရိုး လေးဘဲ သခင်ယေရှု သူ့အပေါ်မှာပြုတဲ့ သနားခြင်း ကရုဏာကို သူ့ရဲ့ နေရင်းပြည်မှာ ပြန်ပြောရုံလေးနဲ့ ခပ်သိမ်းသော သူတို့သည် အံ့ဩခြင်းရှိကြ၏။ သင်နှင့် ကျွန်ုပ်တို့လဲ ဤနည်းဖြင့် သခင် အစော ကြပါစို့။ ။ အမှုတော်မြတ်၌ - သံမေဠီ

ဆုတောင်းပေးရန် Dolly

ခရစ်တော်၌ ညီအစ်ကို မောင်နှမများ ကျမအတွက် ဆုတောင်းပေးပါရန် တောင်းခံ လိုပါတယ်။ အရင်ဦးဆုံး ကျေးဇူးတော် ချီးမွမ်းချင်ပါတယ်။ လာလုပ်နေချိန်မှာ ကျမမှာ စိုးရိမ်စိတ်တွေ အများကြီး ကိုယ်တော့စကားကို မမေ့ဘဲ ယုံကြည်ခြင်း အပြည့်နဲ့ ပါတယ်။ ကတိတည်သော ဘုရားသခင်က ကျမရဲ့ ဆု ပေးတော်မူသောကြောင့် ဆုတောင်း ပြည့်ခဲ့ပါတယ်။ မသဲ ဂျေ ၇။ ဆာလံ ၄၆း၁။ ကျမ ဆုတောင်းခံချင်တာကတော့ - ကျမ နာခေါင်းရဲ့ ဘယ်ဘက်အတွင်းထဲမှာ အဖ အကြီးကြီးတစ်ခု ရှိနေပါတယ်။ ဒီအိမ်မှာ အလုပ် ဆက်လုပ် ချင်တဲ့အတွက် အိမ်ရှင်မကို ပြောပြပြီး အပြင်ဆေးခန်းမှာ သွားပြခဲ့ပါတယ်။ ဒါပေမဲ့ အပြင် ဆရာဝန်တို့ရဲ့ ထုံးစံအတိုင်း ဒီလောက်ကြီးမား ဆိုးဝါးတဲ့ အဖကို သူ ဆေးရုံသွားပြဖို့ အကြံဉာဏ်တွေပေးခဲ့ပါတယ်။ တကယ်လို့ ဒီအဖက ကင်ဆာ ရောဂါဆိုရင် စင်ကာပူမှာ ခွဲစိတ်ပြီးမှ မြန်မာပြည်ကို ပြန်ရမှာဖြစ်ပါတယ်။ ဒီလ ထဲမှာ အကုန်ပြီးအောင်လုပ်ပေးမယ်လို့ သူဌေးမကို ပြောပါတယ်။ ဒီအဖကို အောင် မြင်စွာ ခွဲစိတ်ကုသနိုင်ဖို့ အထဲမှာ ဘာရောဂါမှ မရှိဘဲ ရိုးရိုးလေး ပြီး မြောက် အောင်မြင်ဖို့ ကျန်းမာစွာ အလုပ် ဆက်လုပ်နိုင်ဖို့ ခရစ်တော် နာမ အား ဖြင့် သခင်စကား ပရိတ်သတ်ထံ ဆုတောင်းပေးရန် တောင်းခံလိုက်ပါသည်။ ယုံကြည်သူများ သဘော တူ၍ စုပေါင်းတောင်းဆိုသော အရာကို ကိုယ်တော် ချပေး နားညောင်း မည်ဟု ကျမ အပြည့် အဝ ယုံကြည်ပါသည်။ မသဲ ၉း၂၀-၂၂။ Dolly



ညီမလေးသို့ ပေးစာ (တကုာနဲ့ ပါဝါရင်းတမ်း) Little Lamb

ညီမလေးရေ ဘုရားရှင်ရဲ့ စောင့်ရှောက်မှု အောက်မှာ ပျော်ရွှင် နေမယ်လို့ မျှော်လင့်ပါတယ်ကွယ်။ မတွေတာ အတော်ကြာလို့ ပြောပြချင်တာတွေ အများကြီး ရှိတယ် ကလေးရေ။ တခြားသော ညီမငယ်များလည်း ဗဟုသုတ ရစေအောင် သခင်စကား ကနေ တဆင့် ပြောချင်တယ် ကလေးရယ်။ သခင်စကား ကနေရေးပြ တာမို့ မမက ဆရာလုပ်တယ် မထင်ဘဲ သခင်ယေရှု ကပြောတာလို ခံယူပါနော်။ နှုတ်က ချစ်အားကြီးပြီး နှလုံးသား ဆိုးညစ်တဲ့ ယောက်ျားတွေ အကြောင်း ညီမလေးကို သိစေချင်လို့ မမကို အသုံးပြုတာပါကွယ်။ ညီမလေး သိတဲ့ အတိုင်း မမတို့ မိန်းကလေး အများစုဟာ အယုံလွယ်တယ် မဟုတ်လားကွယ်။ သခင်ယေရှုဟာ ချစ်ခြင်းမေတ္တာ အလွန်ကြီးမားတာ ကြောင့် သူ့ရဲ့ သိုးတွေကို ခြံစည်းရဲ့ အပြင်ကို မထွက် စေချင် ဘူးလေ ။ အလွန် အန္တရာယ်များပြီး အသက်ကိုတောင် ဒုက္ခပေးနိုင်တယ် မဟုတ်လား အိမ်မှာ လုပ်ရတဲ့ မမတို့ ဘဝဟာ အလွန်ဘဲ စိတ်ပင်ပန်းမှု တွေ မကြာခဏ တွေ့ကြုံ ရတာတယ် ဆိုတာ မမနားလည် ပါတယ်။ ဒါပေမဲ့ အဲဒီ အတွက်နဲ့ အလွန် အန္တရာယ် များတဲ့ စည်းရဲ့ အပြင်ကို ခုန်မထွက်စေချင် ဘူးကွယ်။ အရွယ်ရောက် နေတဲ့ မိန်းကလေး တစ်ယောက်ဟာ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတာ မသိပါဘယ်။ လူက အရွယ် ရောက် သလိုပဲ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်ကို ဝေဖန် ပိုင်းခြား နိုင်တဲ့ အသိဉာဏ် ပညာ ကလည်း အရွယ်ရောက် သင့်တယ်ဆိုတာ မမေ့သင့် ဘူးကဲ့။ အကယ်၍ ကိုယ့်မှာ ဉာဏ်ပညာ အားနည်းပြီး ဆုံးဖြတ်ရ ခက်ရင် ဆုတောင်းခြင်းကို

အားကိုးရမယ် ကလေးရေ။ ရှေ့လ တွေမှာ (တကုန်ပေါ့) သက်သေခံ သွားတဲ့ ညီအစ်မ တွေကို မမက ချီးကျူးချင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ညီမလေး စဉ်းစားကြည့် အရှက်ကို အသာခေါက်ထားလို့ ညီမလေးတွေ လမ်းမမှား ရအောင် သွန်သင် သက်သေခံ သွားတာလေ။ သူတို့ ဟာ ပညာရှိသော သမီးများလို့ မမက ဆိုချင်တယ်ကွယ်။ အမှောင်မှန်း သိလို့ အလင်းထဲကို ရဲရဲ ရင်ရင့် တိုးဝင်လာခဲ့ တာ မဟုတ်လား။ စာတန်ရဲ့ တပည့် သွေးသားတပ်မက်စိတ် ထက်သန်လွန်းတဲ့ ယောက်ျား တွေကို အယုံမလွယ် စေချင်ဘူး ကလေးရယ်။ သူတို့ ကို စာတန်က လုံလောက်စွာ သင်တန်း ပို့ချ ထားပေးလို့ မိန်းကလေးတွေ အကြောင်း နောကျပြီး သူတို့ စကားဟာ ပျားရည်စက်လို ချိုနေလိမ့်မယ်။ သူတို့ပဲရဲ့ ဟန်ဆောင် အကြင်နာဟာလည်း ညီမလေး ရဲ့ စိတ်ကို ယိုင်လဲ စေလိမ့်မယ်ကွဲ့။ ဒါပေးမဲ့ အဲဒီ ကြင်နာခြင်း ပျားရည်စက် တွေဟာ စားသွားပေါ်က ပျားရည်စက်လို အဆိပ်နဲ့ မကင်းဘူးကွယ်။ ညီမလေးဟာ သူတို့ရဲ့ စကား ၊ လက်ဆောင်နဲ့ ကြင်နာမှုမှာ သာယာသွား မယ်ဆိုရင် တစ်တချက် စာတန်ရဲ့ ဒုက္ခလှလှ ဟာ ညီမလေးနဲ့ သိပ်အလွမ်း မဝေးတော့ဘူး ။ နှစ်တချက် ညီမလေး တင် မဟုတ်ဘူး ညီမလေးရဲ့ မိဘ ၊ ဆွေမျိုး အသိုင်းအဝိုင်းဟာ အရှက် တကဲ့ အကျိုးနဲ့ နိုင်တယ် ။ အိမ်အပြန် အမေ့ အတွက် ငွေထုပ် ထမ်းမပြန် နိုင်ရင် တောင် ဒုက္ခထုပ်ကြီးတော့ သယ်မသွားပါနဲ့ကွယ်။ သုံး တချက် သူဟာ အိမ်ထောင် နဲ့လား။ လူပျိုလား ဆိုတာ ညီမလေး သေချာ မသိနိုင်တဲ့ အတွက် အိမ်ထောင်နဲ့ ဆို သူ မိန်းမ ၊ သူကလေးတွေ အတော်ကို ဒုက္ခ ရောက်နေလိမ့်မယ် ။ ကိုယ့်ကြောင့် သူများ ထိမိ၍ လဲစရာ မဖြစ်ချင်ပါနဲ့ကွယ် ။ အဲဒီအကြောင်းလေးနဲ့ ပတ်သက်လို့ ပြောရ အုံးမယ် မမ စကားပုံရောက်ပြီး ၄ လအကြာမှာ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကြောင့် K.B.C.S ဘုရားကျောင်းကို ရောက်ခွင့် ရခဲ့တယ် ။ သင်းအုပ်ဆရာက မမတို့ လူသစ် တွေကိုခေါ်ပြီး ကော်ဖီနဲ့ ဧည့်ခံပြီး ဆုံးမ စကားပြောတယ်လေ။ ဆရာ ဆုံးမ စကားက မိမိ ကိုယ်ကို တန်ဖိုးထား တတ်ရမယ် ။ ပြီးတော့ ယောက်ျားနှစ်ယောက် စကားပြော ဆက်သွယ်တဲ့ အကြောင်းလည်း ပါတယ် ။ တစ်ယောက်ကိုနဲ့ တစ်ယောက်ကို နည်းပြ လုပ်နေတာလေ။ “ မင်းအဖော်ရှာ ချင်ရင် အိမ်မှာ လုပ်နေတဲ့ မိန်းကလေးတွေကို ရှာကွ။ ပြီးရင် သူတို့ကို မင်းမှာ မိန်းမ မရှိတဲ့ အကြောင်း အမှန်အတိုင်းပြော ညှတိုင်း လိုလို ဖုန်းဆက်ပြီး ဂရုစိုက် ပေးလိုက်ရင် မင်း အတွက် အိုကေ သွားလိမ့်မယ်။ သူတို့ဆို မင်းပိုက်ဆံ သိပ်မကုန်ဘူး ပြီးရင် ၆ လ တခါ ဆေးစစ်ထားလို့ မင်းကို ရောဂါ မပေး နိုင်ဘူးတဲ့။ ကဲ ဘယ်လောက် ရင်နာ စရာကောင်းလိုက်သလဲကွယ်။ မမ တို့ကို အထင်သေး လိုက်ကြတာ။ မမတို့က လူဆင်းရဲ ပေးမဲ့ စာရိတ္တ မဆင်းရဲကြောင်းပြုဖို့ မမတို့ အယောက်စီတိုင်းမှာ တာဝန်ရှိတယ် ကလေးရေ။ ဆရာရဲ့ စကားနဲ့ ကော်ဖီ လေးကို ယနေ့တိုင် မမေ့သေး သလို ကျေးဇူးလည်း တင်နေလျက်ပါ။ ဒီလိုဆိုတော့ ရည်းစား မထားရတော့ ဘူးလား အဲဒီလိုတော့ မဆိုလိုပါဘူး။ ကိုယ်ကို တကယ်ချစ်ပြီး တန်ဖိုးထားတဲ့ သူကို တွဲနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကို ချဉ်းကပ် လာတဲ့ ယောက်ျား လေးရဲ့ အကြောင်းတော့ ကောင်းကောင်း သိသင့်တယ်ကွဲ့။ ကိုယ်က အသည်း နှစ်အောင် ချစ်နေပေမဲ့ သူတို့က သွေးသားဆန္ဒ တောင်းဆို လာရင် မလိုက်ရော သင့်ဘူး ကလေးရေ။ အဲဒီလို တောင်းဆိုလာရင် သူဟာ ညီမလေးကို ချစ်တာ မဟုတ် ဘဲ တပ်မက်တာလို့ ပညာနဲ့ နားလည်နိုင်ရမယ် ။ ” သတ္တ ၂၈ ၊ ၂၆ မိမိ စိတ်နှလုံးကို ကိုးစားသော သူသည် လူမိုက်ဖြစ်၏ ပညာ သတိနှင့် ကျင့်သောသူ မူကား ဘေးလွတ် တတ်၏ ” အကယ်၍ သူဟာ ဒီထက် ပိုလာရင် သူတို့ ရဲရဲ ရင်ရင့် အဆက်ဖြတ် နိုင်ရမယ် ကလေးရေ။ ချစ်ခြင်းကို ခွဲတာ မဟုတ်ပါဘူးကွယ် မိန်းကလေးဆိုတာ ကိုယ်ကျင့် တရားကောင်းမှ ဇနီးကောင်း ဖြစ်နိုင်မယ်။ ဇနီးကောင်းဖြစ်မှ သာယာတဲ့ အိမ်ထောင်ကို တည်ထောင်နိုင်မှာလေ။ အိမ်ထောင်သာယာမှ မိခင်ကောင်း တစ်ယောက် ဖြစ်နိုင်မယ် ကလေးရေ။ အိမ်ထောင်မပြု ရသေးခင် အပျိုရည်ပျက် ခဲ့ရင် ကိုယ်ကျင့် တရား ပျောက်ဆုံးပြီး ကိုယ့်စိတ်ကို မလုံလို့ တစ်သက်လုံး နောင်တ ရနိုင်တယ်။ ပြီးတော့ ကိုယ်က လမ်းမှန် မလျှောက်နိုင်ခဲ့ရင် ကိုယ့် သမီးက ကိုယ့်ကို ဘယ် အထင်ကြီးတော့ မလဲ ဆုံးမ ရ ခက်သွားနိုင် တယ်လေ။ မိန်းကလေး ဆိုတာ မျက် တောင် တဆုံးမကြည့်ပဲ မျက်စိတစ်ဆုံး ကြည့်ပြီး ဆင်ခြင်တတ် ရမယ်ကွဲ့။ လူ ဆိုတာ ကိုယ်စိုက်တဲ့ အပင်ရဲ့ အသီးကို စားရတတ်တယ်။ ဒါကြောင့် မမှားရအောင် ပညာ သတိ ဆောင်သင့်တယ် ကလေးရယ်။ မှားခဲ့ ပြီးရင်လည်း ဆက်မမိုက်ဘဲ ပြန်လာခဲ့ ဖို့ခေါ်ချင်ပါတယ်။ သခင်ယေရှုက မှားခဲ့ပြီး သူကို မည်သူ တစ်ဦး တစ်ယောက် ကမှ ခဲနဲ့ မပေါက်နိုင်အောင် ကာကွယ်ပေးမှာပါ။ စာက အတော် ရှည်သွားပြီး ဆိုတော့ သခင်က ညီမလေးတို့ကို ဘာပြောနေတယ် ဆိုတာ သိလောက်

ပြီး ထင်ပါတယ်။ ညီမလေး ဒုက္ခ အန္တရာယ် ကင်းအောင် သခင်ရင်ခွင်ထဲထိ တိုးဝင် နိုင်တဲ့ သိုးလေးတစ်ကောင်ဖြစ် ပါစေလို့ ဆုတောင်း လိုက်ပါတယ်။။

ရိုက်စား မင်းအောင်သက်လွင်



တစ်ခါက မိသားစု တစ်ခုမှာ တော်တော် လေး ကို လိမ္မာတဲ့ သားသမီး ဂုယောက် ရှိပါတယ်။ ဘာဖြစ်လို့ သူတို့ ဒီလောက် တောင် လိမ္မာ နေကြတာလဲ။ မိဘ တွေက ဆုံးမ သွန်သင်တာ ကောင်းလို့ လား။ ဟုတ်ပါတယ်။ မိဘတွေက ဆုံးမတာ အရမ်း ကောင်းပါတယ်။ ဘယ်လိုများ ဆုံးမပါ သလဲ။ သားသမီးက မိဘ စကားကို နား မထောင်ရင် မိဘကို သားသမီးက ပြန်ရိုက်ရ ပါတယ်။ အိမ်ရှေ့မှာ တုတ်တစ်ချောင်း ချထားပါတယ်။ အိမ်ပြန်နောက်ကျတဲ့ သားဟာ အိမ်ရှေ့မှာ ချထားတဲ့ တုတ်နဲ့ အဖေ့ကို ရိုက် ရပါတယ်။ အလည်လွန်တဲ့ သမီးဟာ တုတ်နဲ့ အဖေ့ကို ရိုက်ရပါတယ်။ မျက်ရည်နဲ့ မိဘကို ပြန်ရိုက်နေတဲ့ သမီးဟာ နောက်နေ့တွေမှာ အိမ်လုံးဝ နောက် မကျရဲပါဘူး။ မခိုးရဲတော့ပါဘူး။ လေးနှစ်သမီးအရွယ် နီးနီးလေးက ကလေးပီပီ လိုချင် တာ။ လုပ်ချင်တာ တွေကို နားပူနာဆာ လုပ်ပြီး တောင်းတတ် လုပ်တတ်ပါတယ်။ ရိုးရိုး တောင်းလို့ မရရင် ငိုယိုပြီး တောင်းပါတယ်။ အဲဒါမှာ မရရင် အော်ဟစ်ဆူညံ ပွက်လော ရိုက်ပြီး တောင်းတတ် ပါတယ်။ ကလေးလေးတွေရဲ့ စရိုက်သဘာဝပါဘဲ။ နီးနီးလေး ငိုပြီး တောင်းရင် သူ့အမေကလဲ ချောမော့ပြောပါတယ်။ မရရင် အော်ဟစ် ပြောဆိုရပါတယ်။ အဲဒီထက် ကဲကဲလာရင်တော့ နီးနီးလေး တုတ်စာမိသွားပါတယ်။ “ နီးနီးနော် နင်ငါ့စကား နားမထောင်ရင် ငါ ပါးစပ်နဲ့ မပြောဘူး။ ငါ့ထက် အစွမ်းထက်တဲ့ တုတ်တစ်ချောင်း ရှိတယ်။ တုတ်က နင့်ကို စကားလာပြောလိမ့်မယ်။ ငါ့ဆီမှာ စကား ပြောတတ်တဲ့ တုတ်တစ်ချောင်းရှိတယ် ဟိုမှာတွေ့လား ” ဆိုပြီး ဘုရားဈေးက ဝယ် လာတဲ့ လက်သန်း လုံးလောက် ကြိမ်တုတ်တစ်ချောင်းကို မြင်သာအောင် ပြထား ပါတယ်။ တုတ်ကလေး စကားပြောတတ်တာ နီးနီးသိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နီးနီးလေး အရမ်းငိုပြီး ဂျီကျတဲ့ နေ့နဲ့ သူ့အမေ စိတ်အရမ်းတိုတဲ့ နေ့ တိုက်ဆိုင် သွားရင် တုတ်ကလေးက သူ့ကို စကား လာလာပြောလို့ သူ့ခြေသလုံးက ကြိမ်လုံး ဒဏ်ရာ အမာရွတ်တွေ အခုထိ မပျောက်နိုင်သလို။ ဘယ်တော့မှလဲ ပျောက်နိုင်မှာ မဟုတ်ပါ။ နီးနီးလေး လိမ္မာသွားတဲ့နေ့ (သို့) နီးနီးလေး သူ့အမေ စကားကို နားထောင် တတ်တဲ့နေ့မှာ အချိုးရာ ပျောက်သွားမှာ သေချာပါတယ်။

ခေတ်မှီတိုးတက်ထွန်းကားတဲ့ နိုင်ငံတိုရောက်သွားတဲ့ မိတ်ဆွေဟောင်း တစ်ယောက်နဲ့ ဂျီတော့ G-talk ထဲမှာ Chat မိပါတယ်။ သူ့အခုနေတဲ့ နိုင်ငံက အထူး ခေတ်မီ ကြောင်း သားသမီးတွေကို မိဘက ရိုက်နှက် ဆုံးမခွင့် မရှိကြောင်း၊ ပြောပြပါ တယ်။ ပိုဆိုး တာက သားသမီးတွေကို မိဘက ကောင်းကောင်းမွန်မွန် ပညာသင်ဖို့ မထောက် ပံ့နိုင်ရင် ကြီးလာတဲ့အခါမှာ သားသမီးက မိဘကို ပြန်ပြီး တရားစွဲလို့ ရတယ်ဆိုဘဲ။ ကျွန်တော် တော်တော် တိုးတယ်။ ဒါမှမဟုတ် တော်တော် ဗဟုသုတ နည်းတယ်လို့ဘဲ ဆိုရမှာပါ။ သူ့ပြောမှ ကြားဖူးတာပါ။ သားသမီး ဆိုးသွမ်း နေရင်တောင် မိဘက တုတ်နဲ့ ရိုက် ဆုံးမခွင့် မရှိဘူးတဲ့။ လောက နိယာမ တရား ကတော့ အပြစ်ရှိသူကို တုတ်စာ ကျွေးရစေခြင်း။ စင်ကာပူတွင် တရားမဝင် နေထိုင် ၍ ဖမ်းမိသွားသော သူအား ကြိမ်ဒဏ်ပေးသောအခါ ကျန်းမာရေး ကောင်းမကောင်း ဆရာဝန် ဆေးချက်ယူရပါတယ်။ ရာဇဝတ်သားကို ရဲသားက ကြိမ်တုတ်နဲ့ အားရပါးရ လွှဲရိုက်တဲ့အခါ သေရာပါ ဒဏ်ရာ ရသွားစေခဲ့ပါ တယ်။ ကျွန်တော် တက်ခွဲဖူးတဲ့ အလက(၃) ကျောင်းမှာ အရိုက်ကြမ်းတဲ့ အပေါက် ဆိုးဆိုး ဆရာမ တစ်ယောက် နာမည် အရမ်းကြီးပါတယ်။ ငါးတန်း ကျောင်းသား ဘဝမှာ အဲဒီ ဆရာမနဲ့ ကျွန်တော် ထိပ်တိုက်တိုးပါတယ်။ အိမ်စာမလုပ်ခဲ့လို့ ကျွန်တော် အပါ အဝင် တစ်တန်းလုံး အန္တာခံရတာ ခုထိမမေ့နိုင်ပါ။ အခုလို အချိန် လမ်းမှာ ဆရာမနဲ့ ပြန်တွေ့ရင်တောင် ကျွန်တော် အခဲ မကျေနိုင်သေးပါ။

လောကုတ္တရာ တရားကတော့ အပြစ်မဲ့သူက အပြစ်ဒဏ် ခံပေးသွားခဲ့ပါ တယ်။ လောကနဲ့ လောကုတ္တရာဆိုတာ အမြဲတမ်း ပြောင်းပြန် ဖြစ်စေခြင်းပါ။ လူသား အားလုံး အပြစ်လွတ်ဖို့ သခင်တစ်ပါးက အပြစ်ဒဏ် ခံပေးသွားခဲ့ပါတယ်။ ကားတိုင် ပေါ်မှာ အသေခံတဲ့ ယေရှု ခရစ်တော်က ကျွန်တော်တို့ အပြစ်တွေ အတွက် အရိုက် ခံရတာပါ။ (မ ၂၇:၃၀ ခေါင်းတော်ကို ရိုက်ကြ၏။မာ ၁၅:၁၅ ယေရှုကိုကား ရိုက်ပြီး လျှင် -။လု ၂၂:၆၃ ယေရှုကို ရိုက်ပုတ်ကြ၏။ ယော ၁၉:၁ ယေရှုကို ယူ၍ ရိုက်ပြီးမှ-- ။) သားသမီးတွေ အပြစ်လုပ်ရင် မိဘကို ရိုက်ပါတဲ့။ မိုက်မဲတဲ့ ကျွန်တော်တို့ အပြစ် သားတွေအတွက် အရိုက်အနှက်ခံသွားတဲ့ သခင်ရဲ့ မေတ္တာဟာ အနှိုင်းမဲ့တဲ့ အဂ္ဂိပေ မေတ္တာဖြစ်ပါတယ်။ ထိုမေတ္တာကို သင်ရရှိထားပြီလား။ ။ **မင်းအောင်သက်လွင်**